

2024 ခုနှစ် နိုင်ငံရပ်ခြားအထက်တန်းကျောင်းသားများထိုင်ဝမ်သို့ အသက်မွေးဝမ်းပညာသင်တန်း လာရောက်ပညာသင်ကြားရန် စာရင်းသွင်းလမ်းညွှန်

1. နှင့်အညီ- ပြည်ပကော်မတီရေးရာအဖွဲ့ (O.C.A.C) ၂၀၂၃ ဒီဇင်ဘာ ၂၉ ထုတ် စာအမှတ် ၁၁၂၀၅၀၂၃၆ အရ။
2. လျှောက်လွှာ သတ်မှတ်ချက်

(1) အခြေခံ အချက်အလက်

(a) နိုင်ငံရပ်ခြားတွင် မွေးဖွားပြီး ယခုအချိန်အထိ စဉ်ဆက်မပြတ် နေထိုင်လာသူ သို့မဟုတ် မကြာသေးမီက ၆ နှစ်ကျော်ကြာ ပြည်ပတွင် စဉ်ဆက်မပြတ် နေထိုင်ခဲ့သူများ သည် အမြဲတမ်း သို့မဟုတ် နှစ်ရှည်နေထိုင်ခွင့်ကို ရရှိထားပြီး ပြည်ပမှပံ့ပိုးကူညီမှုယူနစ် (စပွန်ဆာယူနစ်) ထံမှာ စိစစ်ပြီးဖြစ်သူများ။ နိုင်ငံရပ်ခြားတွင် စဉ်ဆက်မပြတ်နေထိုင်သည့် နောက်ဆုံး ၆ နှစ်အထိ ကာလတွက်ချက်မှုသည် ဤလမ်းညွှန်၏ လျှောက်လွှာတင်ရက်စွဲနှင့် ၆ နှစ် အတွက်နောက်ကြောင်းပြန်တွက်ချက်မှုအဖြစ် ဤလမ်းညွှန်၏ နောက်ဆုံးရက်ကို တွက်ချက်ခြင်းအပေါ်အခြေခံထားသည်။ သို့သော်လည်း ဤလမ်းညွှန်တွင် သတ်မှတ်ထားသော စဉ်ဆက်မပြတ်နေထိုင်သည့် ကာလ၏ လိုအပ်ချက်များနှင့် ကိုက်ညီသူများသည် ဩဂုတ်လ 31 ရက်နေ့အထိ လျှောက်ထားနိုင်သော်လည်း အတည်ပြုစာတွင် လက်မှတ်ရေးထိုးရန် လိုအပ်ပါသည်။ နေထိုင်သည့် ကာလအတွင်း စစ်ဆေးမည်ဖြစ်ပါသည်။ လျှောက်ထားသူရှိပါက စဉ်ဆက်မပြတ်နေထိုင်သည့် ကာလအတွက် လိုအပ်ချက်များနှင့် မကိုက်ညီပါက ဝင်ခွင့်ကို ရုတ်သိမ်းမည်ဖြစ်ပါသည်။

မှတ်ချက် 1- 2024 မတ်လ 15 မှ 6 နှစ် (2018 မတ်လ 16 မှ 2024 မတ်လ 15)။

မှတ်ချက် 2- "ပြည်ပ" ဟူသော ဝေါဟာရသည် ပြည်မကြီး၊ ဟောင်ကောင်နှင့် မကာအိုမှလွဲ၍

အခြားနိုင်ငံ သို့မဟုတ်ဒေသများကိုရည်ညွှန်းသည်။ "စဉ်ဆက်မပြတ်နေထိုင်ခြင်း" ဆိုသည်မှာ "ပြက္ခဒိန်တစ် နှစ်လျှင် ရက်ပေါင်း 120 အောက်ပြည်တွင်း နေထိုင်သည့်ကာလ (ဇန်နဝါရီ 1 မှ ဒီဇင်ဘာ 31 ရက်)" ၊ ပြက္ခဒိန်နှစ်တစ်နှစ်တွင် (ဇန်နဝါရီ 1 မှ ဒီဇင်ဘာလ 31 ရက်အထိ) ရက်ပေါင်း 120 ထက်နည်းသော ကာလအဖြစ် အသိအမှတ်ပြုခံရမည်ဖြစ်ပြီး၊ တွက်ချက်မှုကာလ၏ အစမှ အဆုံးကာလသည်ပြက္ခဒိန်နှစ် ပြီးပြည့်စုံသောနှစ် မဟုတ်ပါက၊ ပြည်တွင်း နေထိုင်ခွင့်ကာလသည် အသိအမှတ်ပြုရမည့် ရက်ပေါင်း 120 ထက်မကျော်လွန်စေ ရပါ။

မှတ်ချက် 3- လျှောက်ထားသူသည် အောက်ပါအခြေအနေများထဲမှတစ်ခုခုနှင့် ကိုက်ညီပါက၊ စဉ်ဆက် မပြတ် ပြည်ပတွင် နေထိုင်ခြင်းကိုအနှောင့်အယှက် မရှိပါ။ နိုင်ငံရပ်ခြားနေထိုင်သည့်ကာလကို တွက်ချက်ရာတွင်မပါဝင်ပါ(ဆိုလိုသည်မှာစဉ်ဆက်မပြတ်နိုင်ငံရပ်ခြားနေထိုင်မှုကာလကို ရှေးဆက်တွက်ချက်ရပါမည်)။ ကျေးဇူးပြု၍လျှောက်လွှာနှင့်အတူအထောက်အကူပြုစာရွက် စာတမ်းများ ပူးတွဲတင်ပြပါ။

1. ပြည်ပကော်မတီရေးရာအာဏာပိုင်မှစီစဉ်သောလူငယ်နည်းပညာလေ့ကျင့်ရေးသင်တန်း(ဘွဲ့မဟုတ်သော ကာလတိုသင်တန်း)သို့မဟုတ်ဗဟိုပညာရေးစီမံခန့်ခွဲရေးအာဏာပိုင်မှအသိအမှတ်ပြု ထားသောအထူးနည်းပညာ သင်တန်း။
2. ပြည်ပကော်မတီရေးရာအာဏာပိုင်မှ စီစဉ်သည့် လှုပ်ရှားမှုများတွင် ပါဝင်ခြင်း သို့မဟုတ် ကော်မတီက အသိအမှတ်ပြုထားသော အစိုးရအေဂျင်စီများမှ ကျင်းပသော လှုပ်ရှားမှုများ တွင်ပါဝင်ခြင်း သို့မဟုတ် အစိုးရအာဏာပိုင်မှ အတည်ပြုထားသော ပြည်ပရှိ တရုတ်ပညာရေးအဖွဲ့အစည်းများမှ

တရုတ်ဘာသာစကားလေ့လာရေးသင်တန်းများကို တက်ရောက်ခြင်း သို့မဟုတ် စုစုပေါင်းလေ့လာမှုကာလသည် နှစ်နှစ်အောက်ဖြစ်သည်။

3. လဲလှယ်ခြင်းကျောင်းသားများအတွက်စုစုပေါင်းလဲလှယ်သည့်ကာလသည် နှစ်နှစ်အောက်ဖြစ် သည်။

4. ဗဟိုအာဏာပိုင်၏ခွင့်ပြုချက်ဖြင့်ထိုင်ဝမ်သို့လာရောက်လေ့လာမှုအတွက်စုစုပေါင်းလေ့ လာမှုကာလသည် နှစ်နှစ်အောက်ဖြစ်သည်။

5. စစ်မှုထမ်းဖို့ လက်ခံပြီး တိုင်းပြည်ကို ပြန်လာခြင်း။

6. စစ်ပွဲ၊ သဘာဝဘေးအန္တရာယ် သို့မဟုတ် ကြီးမားသော ကူးစက်ရောဂါများကြောင့် နေရပ်သို့ မပြန်နိုင်ခြင်း။

7. နိုင်ငံရပ်ခြားတရုတ်ကျောင်းသားနှင့်မသက်ဆိုင်သည့်အခြားအကြောင်းများကြောင့် နေထိုင် ရာသို့ မပြန်ရပါက အထောက်အထားစာရွက်စာတမ်းများရှိ ရမည်ဖြစ်သည်။

မှတ်ချက် 4- နိုင်ငံရပ်ခြားတွင် အမြဲတမ်း သို့မဟုတ် နှစ်ရှည်နေထိုင်ခွင့် ရရှိ၍ နေထိုင်ရာ နိုင်ငံသားဖြစ်ခွင့် သို့မဟုတ် အမြဲတမ်းနေထိုင်ခွင့် သို့မဟုတ် နိုင်ငံရပ်ခြားနေထိုင်မှုအခြေအနေအတွက် ထောက်ခံ အတည်ပြုထားသော ROC နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများ။

(b) တရုတ်ဘာသာစကား ကျွမ်းကျင်မှု စာမေးပွဲကို (TOCFL) A1 အထက် သို့မဟုတ် သက်ဆိုင်ရာ တရုတ်ဘာသာစကားသင်ကြားရေးကျောင်းတွင်အနည်းဆုံး240နာရီ

(သင်ယူချိန်အသိအမှတ်ပြုလက် မှတ်လိုအပ်သည်။)။ နာရီ 240

တရုတ်ဘာသာစကားသင်ယူမှုအသိအမှတ်ပြုလက်မှတ်တွင်အောက်ပါ နည်းလမ်းများပါဝင်သည်။

1. ပြည်ပကော်မတီရေးရာအဖွဲ့ (O.C.A.C) မှ အသိအမှတ်ပြုထားသောကျောင်းများနှင့် တရုတ်

ဘာသာစကားကျောင်း/စင်တာများ။

2. ပြည်တွင်း၌ တရားဝင်မှတ်ပုံတင်ထားသော ပညာရေးအဖွဲ့အစည်းများ (ဥပမာ တက္ကသိုလ်များ၊ အလယ် တန်းကျောင်းများနှင့် မူလတန်းကျောင်းများ)။
3. ပြည်ပကော်မတီရေးရာအဖွဲ့ (O.C.A.C) မှ အတည်ပြုထားသော အသက်မွေးဝမ်းပညာသင်တန်း များနှင့် HaiQing အသက်မွေးဝမ်းပညာသင်တန်းများ သို့မဟုတ် အဝေးသင်ဗီဒီယို သင်ကြားရေး သင်တန်းများ။
4. ပြည်ပကော်မတီရေးရာအဖွဲ့ (O.C.A.C) မှ အတည်ပြုထားသော ပြည်ပလူငယ် နှီးနှောဖလှယ်ပွဲ သို့မဟုတ် အဝေးသင်ဗီဒီယို သင်ကြားရေးသင်တန်းများ။
5. ပြည်ပကော်မတီရေးရာအဖွဲ့ (O.C.A.C) မှ အတည်ပြုထားသော ပြည်တွင်းရှိ ယဉ်ကျေးမှုနှင့် ပညာရေးဆိုင်ရာ အဖွဲ့အစည်းများ (ဥပမာ Haihua ယဉ်ကျေးမှုနှင့် ပညာရေးဖောင်ဒေးရှင်း နှင့် တက္ကသိုလ်များ ၊ distance education တက္ကသိုလ်၏ တရုတ်ဘာသာစကား သင်ကြားရေးစင်တာ စသည်ဖြင့်) သို့မဟုတ် အဝေးသင်ဗီဒီယို သင်ကြားရေးသင်တန်းများ ။
6. မလေးရှားနိုင်ငံရှိ သီးသန့်တရုတ်အလယ်တန်းကျောင်းများ သို့မဟုတ် အမျိုးသား/ အမျိုးသား အဆင့်အလယ်တန်းကျောင်းမှ ဘွဲ့ရသောနိုင်ငံရပ်ခြားတရုတ်ကျောင်းသားများအတွက် ဝင်ခွင့်နည်းလမ်းများကို အောက်ပါအတိုင်း ရှင်းပြထားပါသည်။
 - (၁) သီးသန့်တရုတ်အလယ်တန်းကျောင်းများ (သီးသန့်အလယ်တန်းကျောင်း) မှ ဘွဲ့ရပြီးပါက တစ်စုတစ်စည်းတည်းစာမေးပွဲ စာသားမှတ်တမ်းကိုင်ဆောင်ထားရမည် သို့မဟုတ် ကျောင်း ၏ တရုတ်ဘာသာစကား အောင်လက်မှတ်ကို ပူးတွဲပါရှိရမည်။
 - (၂) အမျိုးသား/အမျိုးသားအဆင့် အလယ်တန်းကျောင်း ဘွဲ့ရများ- "Malaysian Diploma of Education (SPM)" သို့မဟုတ် "Malaysian Higher Education Diploma (STPM)"

စာမေးပွဲကို ဖြေဆိုသူများသည် တရုတ်ဘာသာစကား အောင်လက်မှတ်ကို ပူးတွဲပါရှိရမည်။

ဤအထူးအတန်းစာရင်းသွင်းရာတွင် အထက်ဖော်ပြပါ လိုအပ်ချက်များနှင့် မကိုက်ညီပါက၊ သင်၏ တရုတ်ဘာသာစကားစွမ်းရည်ကို ပထမပညာသင်နှစ်မကုန်ဆုံးခင် နာရီပေါင်း 240 အထိ ပြီးအောင် သင်ကြားပါ။

(c) အကျင့်စာရိတ္တကောင်းမွန်သူ။

(d) နာတာရှည်ရောဂါ ကင်းစင်ပြီး ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်သူ။

(e) လျှောက်ထားသူတိုင်း ထိုင်ဝမ်တွင် အုပ်ထိန်းသူရှာဖွေရမည် (ဆွေမျိုးများကို ဦးစားပေးပါ။ မိဘများကို ကိုယ်စားပြုပြီး အုပ်ထိန်းနိုင်သူများ)။

(f) ထိုင်ဝမ်တွင်အိမ်ထောင်စုစာရင်းရှိကာ R.O.Cနိုင်ငံကူးလက်မှတ်သည် "စစ်မှုထမ်းတာဝန်မကျေ ပွန်သေးပါ" ဟူသော တံဆိပ်တုံးမခတ်ထားပေသူ။

(g) မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံမြောက်ပိုင်းရှိမှတ်ပုံတင်မထားသောတရုတ်ကျောင်းများမှဘွဲ့ရပြီး သောပြည်ပရှိတရုတ်ကျောင်းသားများသည် အထက်တန်းကျောင်းများသို့ ဝင်ရောက်ရန် ဒေသဆိုင်ရာ ဘာသာရပ်စာမေးပွဲကိုဖြေဆိုရမည်ဖြစ်ပြီး၎င်းတို့၏ရမှတ်များသည်ဝင်ခွင့်စံနှုန်းများနှင့်ကိုက်ညီသူများ။

(2) ဝင်ခွင့်အရည်အချင်း - နိုင်ငံရပ်ခြားတရုတ်လူမျိုးများနေထိုင်ရာတရုတ်ကျောင်းမှ အလယ်တန်းကျောင်းဘွဲ့ ရပြီးသူ သို့မဟုတ် အဆိုပါပညာရေးနှင့်ညီမျှသောအရည်အချင်းရှိသူဖြစ်ရမည်။ စာရင်းသွင်းထားသူ အသက်သည် ဒီဇင်ဘာ 31 ရက်နေ့မတိုင်မီ (အပါအဝင်) 16 နှစ် အထက် 22

နှစ်အောက် ဖြစ်ရမည်။ ပထမဆုံး [2002 ဇန်နဝါရီ 1ရက် နှင့် 2008 ဒီဇင်ဘာ 31 ရက်ကြားမွေးဖွားသူများ] နိုင်ငံခြားအသက်မွေးဝမ်းပညာသင်တန်း ပထမနှစ်ကျောင်းသားများ ဝင်ခွင့်လျှောက်ထားနိုင်သော်လည်း အသက် 16 နှစ်မတိုင်မီ အလုပ်သင်သင်တန်းများ တက်ရန် ခွင့်မပြုပါ။

မှတ်ချက် 1- မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ စာမေးပွဲ အချိန်နှင့် ဘာသာရပ်များ **(ပြည်ပ ကော်မတီရေးရာအဖွဲ့ (O.C.A.C)မှ သတ်မှတ်ထားသော ကျောင်းများ)**။

ယာယီစာရင်းသွင်းအချိန်- 2024 ဧပြီလကုန်အထိ။

ဘာသာရပ်များ- တရုတ်၊ အင်္ဂလိပ်၊ သင်္ချာ၊ မည်သည့်ဘာသာရပ်မဆို သူညီ အမှတ်များကို လက်ခံ မည်မဟုတ်ပါ။ [တရုတ်ဘာသာရပ်များ၏ရမှတ်များကို National Chinese Test Promotion လုပ်ငန်းကော်မတီ ၏ Test of Chinese as a Foreign Language (TOCFL) ရမှတ်များဖြင့် အစားထိုးနိုင်ပြီး 1.25 ကြိမ်ဖြင့် အများဆုံး 100 မှတ်ရမည် ။]

မှတ်ချက် 2- နိုင်ငံခြားကျောင်းများမှ ပညာသင်လက်မှတ်များကို ပြည်ပအစိုးရအေဂျင်စီများမှ ပထမဦးစွာ စိစစ်သင့်သည် သို့မဟုတ် O.C.A.C မှ သတ်မှတ် ထားသော ပံ့ပိုးကူညီမှု ယူနစ်(စပွန်ဆာ)မှ စိစစ်သင့်သည်။ ဟောင်ကောင် သို့မဟုတ် မကာအို ပညာသင်လက်မှတ်များကို အစိုးရအုပ်ချုပ်ရေးရုံးမှ သို့မဟုတ် အစိုးရအုပ်ချုပ်ရေးရုံး သတ်မှတ်ထားသော အဖွဲ့အစည်းများမှ သို့မဟုတ် အပ်နှင်းထားသောလူမှုအဖွဲ့အစည်း ဦးစွာ စိစစ်သင့်ပါသည်။ တရုတ်ပြည်မကြီးရှိ ပညာသင်လက်မှတ်များ (တရုတ်ပြည်မကြီးရှိ ကျောင်းများ သို့မဟုတ် ကျောင်းခွဲများအပါအဝင် နိုင်ငံခြားကျောင်းများ) သည် တရုတ်ပြည်မကြီး ရှိ Notary ရုံး မှ ဦးစွာ notarizationပြီးနောက် အစိုးရအုပ်ချုပ်ရေးရုံးမှ သို့မဟုတ် အစိုးရ အုပ်ချုပ်ရေးရုံး သတ်မှတ်ထားသော အဖွဲ့အစည်းများမှ သို့မဟုတ်

အပ်နှင်းထားသောလူမှုအဖွဲ့အစည်းမှဦးစွာစိစစ်သင့်ပါသည်။ နိုင်ငံရပ်ခြားရှိထိုင်ဝမ်

ကျောင်းများနှင့်ပြည်မကြီးရှိထိုင်ဝမ်စီးပွားရေးကျောင်းများ၏ပညာသင်လက်မှတ်များအား

အသိအမှတ်ပြုခြင်း သို့မဟုတ် အတည် ပြုရန်မလိုအပ်ပါ။

ကမ္ဘာ့ဒီးယားပညာရေးဝန်ကြီးဌာနမှ ထုတ်ပေးသော ယာယီဘွဲ့လက်မှတ်အား

နိုင်ငံရပ်ခြားအဖွဲ့အစည်းမှ စိစစ်ခြင်း သို့မဟုတ် ပံ့ပိုးကူညီမှုယူနစ်မှ စိစစ်ပြီး

စိစစ်ရေးဖောင်တွင် လက်မှတ်ရေးထိုးပြီးနောက် လက်ခံရမည်။

မှတ်ချက် 3- တရုတ်ပြည်မကြီး၊ ဟောင်ကောင် သို့မဟုတ် မကာအိုတွင်ပညာသင်လက်မှတ်များ ကိုင်ဆောင်ထားသူသည် ယခင်ဘွဲ့ကိုရရှိခဲ့သောကျောင်းတက်ကာလစဉ်အတွင်း နိုင်ငံရပ်ခြားတွင်နေထိုင်သည်ဟု မယူဆပါ။

မှတ်ချက် 4- COVID-19 ကပ်ရောဂါကြောင့် ထိုင်ဝမ်သို့ပြန်လာသော နိုင်ငံရပ်ခြားမှ တရုတ်ကျောင်းသား များသည် ထိုင်ဝမ်တွင်နေထိုင်သည့်ကာလကို 2020 ခုနှစ် မတ်လ 11 ရက်မှ 2022 ခုနှစ် ဩဂုတ်လ 31 ရက်နေ့အထိ တွက်ချက်ခြင်းမှ ကင်းလွတ်ခွင့်ရသည်။

3. အွန်လိုင်းနှင့်ဒေသန္တရကိုယ်တိုင်စာရင်းသွင်းခြင်းကြေငြာအချိန် - 2024 ဇန်နဝါရီ မှ 2024 မတ်လ။

4. လျှောက်ထားနည်း

(1) လျှောက်လွှာတင်ချိန် - 2024 ဇန်နဝါရီ 15 ရက် မှ 2024 မတ်လ 15။

(2) လျှောက်ထားရမည့်နေရာ-

- i. ပြည်ပရှိအစိုးရအေဂျင်စီများ သို့မဟုတ် O.C.A.C မှ သတ်မှတ်ထားသော စပွန်ဆာယူနစ်များ။
 ကျောင်းသားများ မူလနေရပ်တွင်အထက်ဖော်ပြပါယူနစ်များမှလျှောက်ထားသင့်ပြီး ခရိုင်ကျော်လွန် ဤလျှောက်ထားခွင့်မရှိပါ။ (မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဖိလစ်ပိုင်၊ မြန်မာနှင့်

ကမ္ဘာ့ဒီးယားနိုင်ငံတို့ကို O.C.A.C မှ သတ်မှတ်ထားသော စပွန်ဆာမှ လက်ခံရရှိပြီး O.C.A.C သို့ အတည်ပြုချက်ရယူရန်အတွက် ပြည်ပအဖွဲ့အစည်းသို့ ပေးပို့နိုင်သည်)

- ii. စပွန်ဆာများ (ပြည်ပရှိအစိုးရအဖွဲ့အစည်းများ) သည် လျှောက်လွှာများကို စုဆောင်းပြီးပါက 3F., No.5, Xuzhou Rd., Zhongzheng Dist., Taipei City 10055, Taiwan (R.O.C.) registered air mail ဖြင့်ပေးပို့သင့်သည်။ non-governmental organization (NGO) ၏ ပြည်ပမှလျှောက်လွှာများကို စုဆောင်းပြီးပါက ၎င်းတို့အား ပြန်လည်စိစစ်ရန်အတွက် ပြည်ပရှိ အစိုးရအဖွဲ့အစည်းထံ အသုတ်လိုက်ပေးပို့မည်ဖြစ်ပြီး၊ ပြည်ပတရုတ်ရေးရာကော်မတီထံ လွှဲပြောင်းပေးမည်ဖြစ်သည်။ ရက်လွန်ခြင်း၊ မပြည့်စုံသော လက်မှတ်များ သို့မဟုတ် ပင်လယ်စာဖြင့် ပေးပို့သူများသည် လက်ခံမည်မဟုတ်သလို ရွှေ့ဆိုင်းငွေပေးချေမှုကိုလည်း လျှောက်ထားနိုင်မည်မဟုတ်ပေ။

(3) ဖောင်တင်သွင်းခြင်း-

- i. နိုင်ငံရပ်ခြားမှ ကျောင်းသားများအတွက် ဒေတာစစ်ဆေးမှုပုံစံကို တင်ပြရန် လျှောက်ထားပါ။ (ဥပမာ၊ နောက်ဆက်တွဲ 1- လျှောက်လွှာပုံစံ၏ ပထမစာမျက်နှာတွင် ဤဖောင်ကို ဖြည့်သွင်းပါ။ ဤဇယား ၏ အစီအစဉ်အတိုင်း တက်ထားရမည်။)
- ii. လျှောက်လွှာဖောင်တွင် ဓာတ်ပုံတစ်ပုံကို ပူးတွဲဖော်ပြထားပြီး ပံ့ပိုးကူညီသူသည် မိတ္တူကူးယူကာ မိတ္တူတစ်စောင်ကို သိမ်းဆည်းထားသင့်သည် (နောက်ဆက်တွဲ 2 အရ)။
- iii. နေထိုင်ရာ သက်သေခံလက်မှတ် (ဥပမာ နေထိုင်ရာသက်သေခံကတ်ပြားမိတ္တူ သို့မဟုတ် နေထိုင်ရာ နိုင်ငံကူးလက်မှတ်မိတ္တူ) သို့မဟုတ် R.O.C နိုင်ငံကူးလက်မှတ်နှင့်နိုင်ငံရပ်ခြား နေထိုင်မှုဗီဇာ မိတ္တူ ကို ပံ့ပိုးကူညီသူမှ လက်မှတ်ရေးထိုးပြီး အသိအမှတ်ပြုရမည်ဖြစ်ပြီး ထိုင်ဝမ်သို့ရောက်ရှိချိန်တွင် တရားဝင်လက်မှတ်ကိုကျောင်းသို့တင်ပြဆက်လက်စစ်ဆေးရပါမည်။

(ထိုင်းနိုင်ငံမြောက်ပိုင်းတွင်၊ မူရင်းအိမ်ထောင်စုစာရင်းပုံစံ သို့မဟုတ် တရုတ်လူမျိုးဖြစ်ကြောင်းသက်သေပြရန် လုံလောက်သော အထောက်အထား စာရွက်စာတမ်းကိုလည်း တင်သွင်းထားပြီး မိတ္တူ 2 စောင် ပူးတွဲပါရှိပြီး ပံ့ပိုးကူညီသူသည် မိတ္တူတစ်စောင်ကို သိမ်းဆည်းထားသင့်သည်။)

iv. ထိုင်း နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသော ပြည်ပရောက် တရုတ်ကျောင်းသားများသည် ထိုင်းနိုင်ငံ၏ ကိုယ်စားလှယ်ရုံးတွင်ဗီဇာလျှောက်ထားပြီး လေဆိပ်များနှင့် ဆိပ်ကမ်းများသို့ ဝင်ရောက်သည့်အခါ ထိုင်း နိုင်ငံသား အထောက်အထား တင်သွင်းပါ။

v. ပညာသင်လက်မှတ်

1. နိုင်ငံရပ်ခြားအေဂျင်စီမှအတည်ပြုခြင်း သို့မဟုတ် စပွန်ဆာယူနစ်မှစိစစ်ထားသော ဘွဲ့လက်မှတ်၊ ယခုနွေရာသီတွင် ဘွဲ့ရပြီး ဘွဲ့လက်မှတ်မရရှိသေးသူသည် စာရင်းသွင်းနိုင်သော်လည်း စာရင်းသွင်းသည့်အခါ ဘွဲ့လက်မှတ်ကို နောက်ဆက်တွဲစာရွက်စာတမ်းများ တင်သွင်းရမည် ဖြစ်သည်။ အကယ်၍ ထိုအချိန်တွင် မပေးနိုင်ပါက ဝင်ခွင့်ကို ပယ်ဖျက်ပြီး ကျောင်းသားသည် မိမိစရိတ်ဖြင့် နေရပ်သို့ ပြန်သွားမည်ဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံကျောင်းသားသည် ဟိုချီမင်းစီးတီးရုံးမှစိစစ်ပြီး ယာယီဘွဲ့လက်မှတ်ကိုတင်သွင်းနိုင်ပြီးတရားဝင်ဘွဲ့လက်မှတ်ရရှိ ပြီးနောက် နောက်ဆက်တွဲစာရွက်စာတမ်းများ တင်သွင်းရမည် ဖြစ်သည်။

2. ပြည်ပအဖွဲ့အစည်းများ သို့မဟုတ် ပံ့ပိုးကူညီသူများမှ စိစစ်ထားသောပြီးခဲ့သော ပညာသင်နှစ် သုံးနှစ်၏ ထောက်ခံစာများကို ပံ့ပိုးကူညီသူသည် စိစစ်ရေးဖောင်တွင် လက်မှတ်ရေးထိုးပြီး တံဆိပ်ခတ်နှိပ်ရပါမည်။

3. နိုင်ငံရပ်ခြားတွင်နေထိုင်သည့်ကျောင်းစနစ်ကြောင့်အထက်တန်းကျောင်းဆင်းလက်မှတ်မထု

တ်ပေးနိုင်သူများသည်ထိုင်ဝမ်ရှိအလယ်တန်း၏တတိယတန်းအောင်ချက်နှင့်ညီမျှသော
အောင် လက်မှတ်ကို တင်သွင်းရပါမည်။

vi. ခံဝန်ပေးစာ (2024 ခုနှစ် ဩဂုတ်လ 31 ရက်နေ့အထိ စဉ်ဆက်မပြတ်နေထိုင်သည့်ကာလနှင့်
ကိုက်ညီသူများသာ ပေးဆောင်ရမည်; နောက်ဆက်တွဲ 3 အရ)

မှတ်ချက် 1- အထက်ဖော်ပြပါစာရွက်စာတမ်းများကို မိတ္တူများဖြင့် အစားထိုးသင့်ပြီး
နိုင်ငံခြားဘာသာစကားကို တရုတ်ဘာသာသို့ ပြန်ဆိုရပါမည် (အင်္ဂလိပ်စာရွက်စာတမ်းများ
အတွက် ဘာသာပြန်ရန်မလိုအပ်ပါ။) မူရင်းစာရွက်စာတမ်းများကို
တင်ပြရန်မလိုအပ်သော်လည်း

မိတ္တူကူးယူထားသောစာရွက်စာတမ်းများကိုနိုင်ငံရပ်ခြားအေဂျင်စီ သို့မဟုတ် ပံ့ပိုးကူညီသူ
စိစစ်ရပါမည်။ ထိုင်ဝမ်သို့ ရောက်ရှိသည့်အခါ ပြန်လည်စစ်ဆေးရန်အတွက် ကျောင်းသို့
ပေးပို့မည်ဖြစ်ပြီး မိတ္တူစာရွက်စာတမ်းများကို ပြန်လည်ပေးအပ်မည်မဟုတ်ပါ။

မှတ်ချက် 2- လျှောက်လွှာဖောင်နှင့်အတူ အထက်ဖော်ပြပါ စာရွက်စာတမ်းများအား လေကြောင်းမှ
တစ်ခါတည်း ပေးပို့ရမည်ဖြစ်ပြီး ပံ့ပိုးကူညီသူမှ စိစစ်၍ လက်မှတ်ရေး ထိုးရပါမည်။
မကိုက်ညီပါက ဖြည့်စွက်စာရွက်စာတမ်းများကို စာဖြင့်တောင်းဆိုမည်မဟုတ်ပါ။

မှတ်ချက် 3- အထက်ဖော်ပြပါဖောင်များပြီးပြည့်စုံရမည်ဖြစ်ပြီး၊ ဖောင်တွင်ဖော်ပြထားသောအသေး
စိတ်အချက်များအားလုံးကို အကြောင်းအရာအလိုက် ဖြည့်စွက်ရပါမည်။ ဥပမာအားဖြင့်၊
အမည်၊ မူလနေရာနှင့် မွေးသက္ကရာဇ်ကို ဖြည့်သည့်အခါ ၎င်းသည် အချက်အလက်နှင့်
ကိုက်ညီရမည်။ နိုင်ငံရပ်ခြားနေထိုင်ခွင့်လက်မှတ်နှင့်ဘွဲ့လက်မှတ်တွင်အင်္ဂလိပ်လိပ်စာကို
BLOCKစာလုံးများဖြင့် ဖြည့်သွင်းရမည်ဖြစ်ပြီး ဖောင်မပြည့်စုံပါက လက်ခံမည်မဟုတ်ပါ။

မှတ်ချက် 4- စပွန်ဆာယူနစ်သို့ ပေးဆောင်သော စာပို့ခနှင့် ဆက်သွယ်ရေး အခကြေးငွေကို

လူတစ်ဦးလျှင် US\$20 သာ ကန့်သတ်ထားသည်။ ဒေသသုံးငွေကြေးနှင့် ညီမျှပေးဆောင်သည်။
အခကြေးငွေကိုစပွန်ဆာယူနစ်၏ဆုံးဖြတ်ချက်အတိုင်း လျှော့ချနိုင်သည် သို့မဟုတ်
ကင်းလွတ်ခွင့်ပေးနိုင်သည်။ သို့သော်လည်း အခကြေးငွေတိုးပါက O.C.A.C က
အတည်ပြုမှုတိုး ပါ။ အခြားရည်ရွယ်ချက်များအတွက်အသုံးမပြုရပါ။
ပိုလျှံပါကလက်ကျန်ငွေကိုနိုင်ငံတော် ဘဏ္ဍာတိုက်သို့တိုက်ရိုက်ပေးဆောင်ရမည်ဖြစ်သည်။

မှတ်ချက် 5- သက်ဆိုင်ရာ လျှောက်လွှာပုံစံများ မလုံလောက်ပါက နိုင်ငံရပ်ခြား အေဂျင်စီ သို့မဟုတ်
နေထိုင်ရာ စပွန်ဆာယူနစ်မှ ရယူနိုင်ပါသည်။

5. ဖြန့်ဖြူးခြင်းနှင့် စာရင်းသွင်းခြင်းဆိုင်ရာ စည်းမျဉ်းများ

- (1) လျှောက်ထားသူ၏အချက်အလက်များကိုစစ်ဆေးပြီးနောက်ပညာရေးစီမံခန့်ခွဲရေးအေဂျင်စီမှအတည်ပြုထားသောနေရာအရေအတွက် နှင့်
ကျောင်းသားတစ်ဦးစီ၏ရွေးချယ်မှုအစီအစဉ်အတိုင်းဖြန့်ဝေမည်ဖြစ် သည်။
- (2) ဝင်ခွင့်ရရှိသောကျောင်းသားများသည် ကျောင်း၏ဝင်ခွင့်ပါမစ်ကို O.C.A.C အဖွဲ့အစည်းများတွင်
ဝင်ခွင့် ဗီဇ လျှောက်ပြီး 2024 ခုနှစ် ဇူလိုင်လ 1 ရက်နေ့မှ 10 ရက်နေ့အထိ ကျောင်းသို့
ရောက်ရှိကြောင်း စာရင်းသွင်းရပါမည်။
ပညာရေးဝန်ကြီးဌာန၏ထုတ်ပြန်ကြေညာသည့်စတင်သည့်ရက်စွဲသည် ဝင်ခွင့်နှင့် ပတ်သက်သည့်
အစီအမံများနှင့်အညီ ဆောင်ရွက်မည်။ အချိန်အရ စာရင်းမသွင်းနိုင်ပါက
ခိုင်လုံသောအကြောင်းပြချက်များပေး၍ ကျောင်း၏သဘောတူညီချက်ကို ရယူရမည်။ မဟုတ်ပါက
ရက်လွန်နေသူများသည် အခွင့်အရေးစွန့်လွှတ်မည်ဟု မှတ်ယူမည်ဖြစ်သည်။ အခြေခံပညာရေးနှင့်
လေ့ကျင့်ရေး (အလုပ်မဝင်မီ) စာရင်းသွင်းပြီး လက်ခံရရှိပြီးနောက်၊ အခြားကျောင်းသို့ ပြောင်းရွှေ့
လျှောက်ထားရန် ခွင့်မပြုပါ။

- (3) ဝင်ခွင့်စာရင်းကို အသင်းမှကြေငြာပြီးနောက် ကျောင်းနှင့် သင်ကြားရေးဌာနကို ပြောင်းလဲ၍မရပါ။
- (4) ဤ ဝင်ခွင့်စာရင်းကို ဧပြီလကုန်မှ မေလလယ်အထိ ကြေညာရန် စီစဉ်ထားပါသည်။ O.C.A.C ၏ ဝဘ်ဆိုဒ် (<https://www.ocac.gov.tw/點選僑生服務/產學攜手合作僑生專班/產學攜手合作僑生專班錄取名冊>) တွင် စာရင်းကို စစ်ဆေးပါ။
- (5) အချို့သောအခြေအနေများကြောင့် ထိုင်ဝမ်သို့ မလာရောက်နိုင်သော ကျောင်းသားများသည် မူလဝင်ခွင့်ကိုဖျက်သိမ်းခြင်းအတွက်ကျောင်းသို့ပေးပို့ရမည်ဖြစ်ပြီးဆက်လက်ထိန်းသိမ်းထားရန် လျှောက်ထားနိုင်မည်မဟုတ်ပေ။
- (6) ကျောင်းသားများ ကျောင်းသို့ရောက်ရှိသောအခါ မိမိ၏တရားဝင်ဘွဲ့လက်မှတ်များနှင့်အတူ စာရင်းသွင်း သင့်သည်။ ကမ္ဘောဒီးယား ကျောင်းသားများသည် ဟိုချီမင်းစီးတီးရုံးမှ စိစစ်ပြီး ယာယီဘွဲ့လက်မှတ်ကို တင်သွင်းနိုင်ပြီး တရားဝင် ဘွဲ့လက်မှတ်ရရှိပြီးနောက် ပေးအပ်သင့်သည်။
- (7) နိုင်ငံရပ်ခြားတရုတ်ကျောင်းသားများ ပညာသင်ကြားပြီးနောက် ထိုင်ဝမ်နှစ်နှစ်အောက်မှနေထိုင် ပြီးနောက်ပြန်လည်ရောက်ရှိနေသောကျောင်းသားများ ကျောင်းထွက်ခြင်း သို့မဟုတ် အကြောင်း အမျိုးမျိုးကြောင့် ကျောင်းသားဘဝ ဆုံးရှုံးပြီး နိုင်ငံရပ်ခြားတွင် နေထိုင်သည့် ကျောင်းသားများ ပြန်လည်ဝင်ရောက်ခွင့်လျှောက်ထားနိုင်သည်။ အခွင့်အရေး တစ်ကြိမ်သာရှိသည်။ သို့သော်လည်း ပညာရေး သို့မဟုတ် အကျင့်စာရိတ္တပျက်ကွက်သောကျောင်းသားများ၊ ကျောင်းစည်းကမ်းများကို ပြင်းပြင်းထန်ထန် ချိုးဖောက်ခြင်း သို့မဟုတ် ရာဇဝတ်မှုများအတွက် ထောင်ဒဏ်များ ချမှတ်ခံရပြီး ကျောင်းမှထုတ်ပယ်ခြင်း သို့မဟုတ် ကျောင်းဝင်ပြီးနောက်ကျောင်းသားများ၏ဆုကြေးနှင့် ပြစ်ဒဏ်များ ဆိုင်ရာစည်းမျဉ်းများနှင့်အညီကျောင်းသားအဆင့်အတန်းဆုံးရှုံးခြင်း၊ ပြန်လည်ဝင်ရောက်လျှောက်ထား ခြင်းမပြုရ။
- (8) ထိုင်ဝမ်သို့ရောက်ရှိပြီးနောက် ဝင်ခွင့်မှတ်ပုံတင်ခြင်းမပြု သို့မဟုတ် ဝင်ခွင့်အပြီးတွင် စွန့်လွှတ်ခြင်း

သို့မဟုတ် ရုတ်သိမ်းသူများသည် ကိုယ်ပိုင်စရိတ်ဖြင့် မူလနေရပ်သို့ ချက်ခြင်းပြန်သွားရမည် ဖြစ်ပြီး ထိုင်ဝမ်တွင် နေခွင့်မရပါ။

(9) ကျောင်းသားများ ကျောင်းကာလတွင် နေထိုင်စရိတ်မရှိသော်လည်း စက်ရုံတွင် အလုပ်သင်ကာလတွင် နေထိုင်စရိတ် ပေးထားပြီး စုစုပေါင်း 3 နှစ် (စာသင် 6 ကာလ၊ ဆောင်းရာသီ နှင့် နွေရာသီ အားလပ်ရက်များ မပါ) ပုံမှန် လည်ပတ်နေမည်ဖြစ်သည်။

6. ကုန်ကျစရိတ်အမျိုးမျိုး၏ခန့်မှန်းခြေများ (အောက်ပါအသုံးစရိတ်များသည်ထိုင်ဝမ်NTဖြင့် ပဏာမခန့်မှန်းချက်များဖြစ်သည်။ အကိုးအကားအတွက်ဖြင့်)

(1) ကျောင်းလခထောက်ပံ့ကြေး- နိုင်ငံရပ်ခြားလူငယ်အသက်မွေးဝမ်းပညာသင်တန်း အထူးတန်း တွန်းအား ပေးရန်အတွက်ကျောင်းသားတစ်ဦးစီအားထောက်ပံ့ငွေပေးမည်ဖြစ်သည် (နှစ်စဉ်ဘတ်ဂျက်ပေါ်မူတည် ကာ သီးခြားစီကြေငြာပါမည်။)

(2) ကျောင်းတွင်နေထိုင်စရိတ်- ကျောင်းတက်စဉ်အတွင်း လစဉ် စားစရိတ်နှင့် တည်းခိုစရိတ်၊ ပိုကြီးသော ထိုင်ပေဒေသတွင် NT.10000 ခန့်နှင့် ထိုင်ပေမြို့အပြင်ဘက်ရှိ ဒေသများတွင် NT.9000 ခန့်၊ အခြားနေရာထိုင်ခင်းစရိတ်များအတွက် အစဉ် 8 ကိုကိုးကားပါ။ နိုင်ငံရပ်ခြားလူငယ်အသက်မွေးဝမ်း ပညာသင်တန်းအတွက် ကျောင်းများနှင့် ဌာနဆိုင်ရာ အချက်အလက် ကိုကိုးကားပါ။ ဤအထူးအတန်း၏ အလုပ်သင်ကာလတွင် သက်ဆိုင်ရာကုမ္ပဏီသည် နေထိုင်စရိတ်များ ထောက်ပံ့ပေးသော်လည်း ပထမနှစ် ကျောင်းသားများသည် ကျောင်းသင်ကာလတည်ငြိမ်စေရန် ပထမနှစ်ဝက်နှင့် နေရပ်ပြန်ကြေးအထိ ကုန်ကျစရိတ် အနည်းဆုံး ယူဆောင်လာရမည်။

(3) ကျောင်းလခ-

i. အထွေထွေအခကြေးငွေများနှင့် ကောက်ခံခြင်း ၊ ပေးချေခြင်း (အသုံးပြုခ) - လက်ရှိပညာသင်နှစ်

မစတင်မီ ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကောက်ခံမှုနှင့် ငွေပေးချေမှု (အသုံးပြုခ) အချိန်ဇယားအတိုင်း ပေးဆောင်ရမည်။ ပညာရေးဝန်ကြီးဌာန <https://edu.law.moe.gov.tw> ကို ကိုးကားပါ။

ii. အေဂျင်စီကြေး- ကျောင်းတစ်ခုစီ၏ စည်းမျဉ်းများအတိုင်း ပေးဆောင်ပါ။

iii. သင်တန်းကြေးများအတွက် ထောက်ပံ့မှုအစီအစဉ်-

1. အထက်တန်းကျောင်းသက်မွေးဝမ်းကျောင်းကင်းလွတ်ခွင့်အစီအစဉ် -

ဤပရိုဂရမ်၏ထောက်ပံ့ ကြေးနည်းလမ်းများကိုအထက်တန်းပညာရေးဥပဒေ၏ ပုဒ်မ 56၊ အကြောင်းအရာ 1၊ နှင့် အထက်တန်းကျောင်းများ၏ အခကြေးငွေကောက်ခံမှုဆိုင်ရာ ပုဒ်မ 4 တို့အရ ကိုင်တွယ် ဆောင်ရွက်သင့်ပါသည်။ သက်ဆိုင်ရာ <https://edu.law.moe.gov.tw> ဝဘ်ဆိုဒ် တွင် ကြည့်ရှုပါ။

2. အခြားထောက်ပံ့ကြေးများ- ပညာရေးဝန်ကြီးဌာန၏ ဝဘ်ဆိုဒ် <https://www.edu.tw/help-dreams> တွင် ဖတ်ရှုပါ။

iv. နိုင်ငံရပ်ခြားလူငယ်အသက်မွေးဝမ်းပညာသင်တန်းကျောင်းတစ်ခုစီ၏ အခကြေးငွေကောက်ခံမှုဆိုင် ရာအတွက် ကျေးဇူးပြု၍ 8 ကိုကိုးကားပါ။

(4) အသွားအပြန်ခရီးစရိတ်အားလုံးကိုကိုယ်တိုင်ပေးရမည်ဖြစ်ပြီးထောက်ပံ့ကြေးမရှိပါ။

ကျောင်းသားမိဘ များအနေဖြင့်ကျောင်းသားကျောင်းတက်နေသည့်ကျောင်းသို့ တိုက်ရိုက်ငွေလွှဲပေးပြီး ကျောင်းမှကျောင်း သား၏ကိုယ်စား ဘဏ် သို့မဟုတ် စာတိုက်ဘဏ် တွင်အပ်နှံပြီးလစဉ်တရားဝင်လိုအပ်ချက်များအတိုင်း ပေးချေမည်ဖြစ်သည်။

(5) ထိုင်ဝမ်သို့ဝင်ရောက်လာသောနိုင်ငံရပ်ခြားကျောင်းသားများသည်အစိုးရ၏ကပ်ရောဂါကာကွယ်ခြင်း ဆိုင်ရာစည်းမျဉ်းများကိုလိုက်နာသင့်သည်။ quarantine တွင်နေထိုင်ခြင်းအတွက် ကုန်ကျစရိတ်များကို

မိမိကိုယ်တိုင်ပေးဆောင်ရမည်ဖြစ်သည်။

(6) နိုင်ငံရပ်ခြားရှိတရုတ်ကျောင်းသားများသည် ကျန်းမာရေးအာမခံ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ နေထိုင်ခွင့်လက်မှတ်များ ရရှိထားပြီး ထိုင်ဝမ်တွင် ၆ လဆက်တိုက် နေထိုင်သူ သို့မဟုတ် နိုင်ငံမှ ထွက်ခွာသွားပါက ရက်ပေါင်း 30 အောက်သာရှိ၍ ပထမနေ့မှ စတင်၍ ပါဝင်ဆောင်ရွက်သင့်ပါသည်။ ကျန်းမာရေးအာမခံရီမီယံပမာဏသို့ရောက်ရှိပါက သက်ဆိုင်ရာစည်းမျဉ်းများကို လိုက်နာသင့်သည်။ သို့သော်လည်း ဆင်းရဲနွမ်းပါးသောမိသားစုများမှ ကျောင်းသားများသည် ထိုင်ဝမ်သို့ မလာရောက်မီ အေဂျင်စီများ သို့မဟုတ် ယူနစ်များ (ပုဂ္ဂိုလ်ရေးမဟုတ်သော) မှထုတ်ပေးသော ဆင်းရဲနွမ်းပါးမှု အခြေအနေဆိုင်ရာ တရုတ် သို့မဟုတ် အင်္ဂလိပ် အထောက်အထားကို ရယူနိုင်သည်။ ထိုကျောင်းသား အတွက် O.C.A.C သည်နိုင်ငံတော် ကျန်းမာရေး အာမခံ၏ ထက်ဝက်ကို ထောက်ပံ့မည်ဖြစ်သည်။ ထို့အပြင် ထိုင်ဝမ်သို့ရောက်ရှိပြီးနောက် နိုင်ငံရပ်ခြားကျန်းမာရေးအာမခံတွင်မပါဝင်မီ၊ ကျောင်းသားများ အတွက်ဆေးဘက်ဆိုင်ရာအာမခံတွင်ကျောင်းသားများ၏ဒဏ်ရာနှင့်ရောဂါများအတွက်ဆေးဘက်ဆိုင်ရာအာမခံ၏လည်ပတ်မှုစည်းမျဉ်းများနှင့်အညီပါဝင်နိုင်သည်။ O.C.A.C သည်အာမခံ၏ ထက်ဝက်ကို ထောက်ပံ့မည်ဖြစ်သည်။

7. အခြားကြိုတင်သတိပေးချက်များ

- (1) ထိုင်ဝမ်သို့လာရောက်သော ကျောင်းသားများသည် စည်းမျဉ်းများနှင့်အညီ အောက်ပါကိစ္စရပ်များကို ကိုင်တွယ်ဆောင်ရွက်သင့်သည်-
 - i. နိုင်ငံခြားနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများ (a) R.O.C ဗီဇာလျှောက်လွှာပုံစံ (ကျေးဇူးပြု၍ <https://www.boca.gov.tw>) ၊ 點 選 簽 證 / 簽 證 線 上 填 表 / 一 般 申 請 表 နိုင်ငံခြားရေးဝန်ကြီးဌာန၏ဝဘ်ဆိုဒ်တွင်

အွန်လိုင်းဖောင်ဖြည့်ခြင်း/အထွေထွေလျှောက်လွှာပုံစံများ အား အကွက်တိုင်ရှိ အချက်အလက်ဖြည့်သွင်းခြင်း၊ ဒေါင်းလုဒ်ဆွဲ လက်မှတ်ရေးထိုးခြင်း) (b) နိုင်ငံကူးလက်မှတ် (သက်တမ်း 6 လထက် ပိုရပါမည်) (c) အဖြူနောက်ခံဖြင့် 6 လအတွင်း ရိုက်ထားသော 2 လက်မအရွယ် အရောင်ဓာတ်ပုံ 2 ပုံ (d) ဝင်ခွင့်သတိပေးစာ (e) ကျန်းမာရေးနှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ထုတ်ပေးသောကျန်းမာရေးစစ်ဆေးမှုလက်မှတ် သို့မဟုတ် အသိအမှတ် ပြုသော နိုင်ငံခြားဆေးရုံမှ (နေထိုင်ရာနိုင်ငံရပ်ခြားအဖွဲ့အစည်းထံဆက်သွယ်ပါ) ပြီးခဲ့သော 3 လ အတွင်းထုတ်ပေးသောကျန်းမာရေးစစ်ဆေးချက်လက်မှတ် (ဆိုလိုသည်မှာ " နေထိုင်မှု သို့မဟုတ် အခြေချနေထိုင်မှု ကျန်းမာရေးစစ်ဆေးခြင်း" ကို ဝဘ်ဆိုဒ် <https://www.cdc.gov.tw/國際旅遊與健康/外國人健康管理/外籍學位生健檢> ဖတ်ရှုပါ။)

(6) အသက် 18 နှစ်အောက်ကျောင်းသား များသည် "မိဘများခွင့်ပြုချက်" နှင့် အိမ်ထောင်စုစာရင်း မိတ္တူတို့ကို ပူးတွဲတင်ပြရမည်ဖြစ်သည်။ (3 လအတွင်းထုတ်ပေးသည့်) (၇) အခြားသက်ဆိုင်ရာ၊ ပြည်ပအေဂျင်စီမှ လိုအပ်သော ထောက်ခံ ချက်စာရွက်စာတမ်းများစသည်တို့ နှင့် ပြည်ပအေဂျင်စီသို့ ထိုင်ဝမ်လာရောက်နေထိုင်ဖိစာ လျှောက်ထားပြီးထိုင်ဝမ်သို့ဝင်ရောက်ပြီး 30 ရက်အတွင်း ပြည်ထဲရေးဝန်ကြီးဌာန လူဝင်မှုကြီးကြပ် ရေးဌာန၏ ဝန်ဆောင်မှုဌာနတွင် နိုင်ငံခြားသားနေထိုင်ခွင့်ကို လျှောက်ထားပါ (လူဝင်မှုကြီးကြပ် ရေးဌာန ဟုခေါ်ဆိုမည်။) ဝန်ကြီးဌာနမှ အသိအမှတ်ပြုထားသော နိုင်ငံခြားဆေးရုံ မရှိသူများသည် ပြည်ပရှိအေဂျင်စီသို့ ဆက်သွယ်ပြီး ပြည်တွင်း ဗီဇာ လုပ်ငန်းစဉ်များကို လိုက်နာနိုင်သည်။

- ii. ထိုင်ဝမ်ဒေသတွင် အိမ်ထောင်စုစာရင်း မှတ်ပုံတင်မရှိသူများသည် နေထိုင်ရာနေရာ၌ အောက်ပါ စာရွက်စာတမ်းများကို ပြင်ဆင်ထားသင့်သည် (a) လျှောက်လွှာပုံစံ (နိုင်ငံသားစိစစ်ရေးကတ် သတ်မှတ်ချက်အရ ဓာတ်ပုံ 1 ပုံ) (b) နေထိုင်ရာ သို့မဟုတ် နေထိုင်ကြောင်း သက်သေခံလက်မှတ်

(c) နိုင်ငံကူးလက်မှတ် သို့မဟုတ် အခြားလုံလောက်သော စာရွက်စာတမ်းများ (d) နိုင်ငံရပ်ခြားနေထိုင်ရာ ရဲတပ်ဖွဲ့၏ မှတ်တမ်းလက်မှတ် (အရွယ်မရောက်သေးသူများ၊ နိုင်ငံရပ်ခြားတွင် နေထိုင်ခွင့် မထုတ်ပေးရသေးသော သို့မဟုတ် မထုတ်ပေးသူများ ပူးတွဲတင်ပြခြင်းမှ ကင်းလွတ်ခွင့်) (e) ကျန်းမာရေးနှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ထုတ်ပေးသောကျန်းမာရေးစစ်ဆေးမှုလက်မှတ် သို့မဟုတ် အသိအမှတ် ပြုသော နိုင်ငံခြားဆေးရုံမှ (နေထိုင်ရာနိုင်ငံရပ်ခြားအဖွဲ့အစည်းထံဆက် သွယ်ပါ) ပြီးခဲ့သော 3 လ အတွင်းထုတ်ပေးသောကျန်းမာရေး စစ်ဆေးချက်လက်မှတ် (ဆိုလိုသည်မှာ " နေထိုင်မှု သို့မဟုတ် အခြေချနေထိုင်မှုကျန်းမာရေးစစ်ဆေးခြင်း" ကို ဝဘ်ဆိုဒ် <https://www.cdc.gov.tw/國際旅遊與健康/外國人健康管理/外籍學位生健檢> ဖတ်ရှုပါ။) (f) ဝင်ခွင့်သတိပေးစာ နှင့် အခြားသက်ဆိုင်ရာ အသိအမှတ်ပြု စာရွက်စာတမ်းများကို စိစစ်ရန်အတွက် နိုင်ငံရပ်ခြားအဖွဲ့အစည်းများထံလျှောက်ထားပါ။ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနသည် ထိုင်ဝမ်နယ် မြေနေထိုင်ခွင့်မိတ္တူ နှင့် ဝင်ခွင့်တစ်ခုတည်းဗီဇာ ထုတ်ပေးမည်ဖြစ်ပါသည်။ အတည်ပြု ပြီးသည့် နေ့မှစတင်ပြီး 15 ရက်အတွင်း ထိုင်ဝမ်နယ်မြေနေထိုင်ခွင့် မိတ္တူကို ထိုင်ဝမ်နယ်မြေနေထိုင်ခွင့် သက်တမ်းတိုးရန် လူဝင်မှုကြီးကြပ်ရေးဌာနသို့လျှောက်ပါ။ နိုင်ငံတွင်းဝင်ရောက်ပြီး နေထိုင်သူများ သည် အထက်ဖော်ပြပါလိုအပ်သည့်စာရွက်စာတမ်းများနှင့် ဝင်ခွင့်ပါမစ်များကိုပြင်ဆင်ပြီး ထိုင်ဝမ် နယ်မြေအတွင်းနေထိုင်ခွင့်အတွက်လူဝင်မှုကြီးကြပ်ရေးဌာနသို့လျှောက်ထားရမည်ဖြစ်သည်။

iii. ထိုင်ဝမ်တွင်အိမ်ထောင်စုစာရင်းမူရင်းရှိသူများသည် နိုင်ငံကူးလက်မှတ်မိတ္တူ သို့မဟုတ် နိုင်ငံတွင်း ဝင်ရောက်ပြီး ရက်ပေါင်း 30 အတွင်း လေဆိပ်တွင် တံဆိပ်တုံးရိုက်နှိပ်ထားသည့်နိုင်ငံကူးလက်မှတ် ဖြင့်မှတ်ပုံတင်ရုံးသို့ သွားရောက်ရမည်ဖြစ်သည်။

ပြောင်းရွှေ့နေထိုင်ရန်အတွက် မှတ်ပုံတင်ပါ။ နယ် မြေနေထိုင်ခွင့်လျှောက်ရန်မလိုပါ။

(2) တင်သွင်းထားသော အထောက်အထားစာရွက်စာတမ်းများ အတုအပ၊ အသုံးပြုမှု သို့မဟုတ် ပြောင်းလဲပါက ဝင်ခွင့်များကို ရုတ်သိမ်းမည်။ မှတ်ပုံတင်ထားသော ကျောင်းသားများ ကျောင်းသား အဆင့်အတန်းကို ရုတ်သိမ်းပြီး သက်ဆိုင်ရာ ပညာရေး အသိအမှတ်ပြု လက်မှတ်များကို ထုတ်ပေးမည် မဟုတ်ကြောင်းနှင့် မူလနေရပ်သို့ ပြန်လည်ရောက်ရှိမည်ဖြစ်သည်။ ကုန်ကျစရိတ်များကို မိမိကိုယ်တိုင် ပေးဆောင်ရမည်ဖြစ်သည်။

(3) အသက် 18 နှစ်ပြည့်ပြီးသည့်နောက်နှစ် ဇန်နဝါရီလ 1 ရက်နေ့ မှအသက် 36 နှစ်ပြည့် (ဒီဇင်ဘာလ 31 ရက်နေ့) တွင် စစ်မှုထမ်းတာဝန်ထမ်းဆောင်မည်ဖြစ်သည်။ အမှုထမ်းအသက်အရွယ်ရှိသူ (အမှုထမ်းရွယ် ဟုခေါ်ဆိုသည်)။ ထိုင်ဝမ်တွင် အိမ်ထောင်စုစာရင်းရှိ မည်သူမဆို စစ်မှုထမ်းစဉ်ကာလအတွင်း စစ်မှုထမ်းရန် တာဝန် ရှိသည်။ အိမ်ထောင်စုစာရင်းသည် နိုင်ငံရပ်ခြားသို့ ပြောင်းရွှေ့သွားသည်ဖြစ်စေ၊ ဝင်ရောက်ခြင်း နှင့် ထွက်ခွာချိန်တွင် မှတ်တမ်းများတွင် ထည့်သွင်းထားဆဲဖြစ်သည်။ နိုင်ငံကူးလက်မှတ် နှစ်မျိုးရှိသော်လည်း သာမန်မူကြမ်းရေးဆွဲသူအဖြစ် စာရင်းသွင်းထားဆဲဖြစ်သည်။ စစ်မှုထမ်းတာဝန် များကို ကျေပွန်သည်အထိ နိုင်ငံတွင်းမှ ထွက်ခွင့်ကို ကန့်သတ်ထားသင့်သည်။

(4) ထိုင်ဝမ်ရှိ အိမ်ထောင်စုစာရင်းရှိသော နိုင်ငံရပ်ခြားတရုတ်ကျောင်းသားများ(ယောက်ျား)၊ ကျောင်းပညာ ရေး၏အခွင့်အရေးအတွက်ကျောင်းတက်ချိန်အတွင်းစည်းမျဉ်းများအတိုင်းလျှောက်ထားပါ။ ဘွဲ့ရပြီး နောက် သို့မဟုတ် ကျောင်းထွက်ပြီးနောက်တွင် အထွေထွေပြည်တွင်းရေးဥပဒေမူကြမ်းကို ကျင့်သုံးသင့် ပြီးစစ်မှုထမ်းခြင်းလုပ်ငန်းစဉ်ကိုဥပဒေနှင့်အညီကိုင်တွယ်ဆောင်ရွက်သင့်သည်။ စစ်မှုထမ်းခြင်းဆိုင်ရာ မေးခွန်းများအတွက် ဝန်ဆောင်မှုအုပ်ချုပ်ရေး၊ ပြည်ထဲရေးဝန်ကြီးဌာနကို

ဆက်သွယ်ပါ။

- (5) နိုင်ငံခြား အထက်တန်းအောင်မြင်ပြီး အမှုထမ်းရွယ် နိုင်ငံရပ်ခြားတရုတ်ကျောင်းသားများ သို့မဟုတ် ပညာသင်ကြားနိုင်ငံကူးလက်မှတ်နေထိုင်ရန်ဗီဇာ ဖြင့် အထက်တန်းအောင်မြင်ပြီးပါက မူလအဆင့်ထက် နိမ့်သောကျောင်းတွင် ပညာသင်ကြားရန် နိုင်ငံရပ်ခြားမှ ပြန်လာသူများ “တာဝန်ထမ်းဆောင်ရန် စည်းမျဉ်းများ” အပိုဒ် 4၊ အကြောင်းအရာ 2၊ ကျောင်းရွှေ့ဆိုင်းခြင်းဆိုင်ရာ အခြေအနေများ။
- (6) နိုင်ငံရပ်ခြားရှိ ကျောင်းသားများ၏ မိဘများသည် ထိုင်ဝမ်ရှိ ဆွေမျိုး သို့မဟုတ် သူငယ်ချင်းကို ပြုစုစောင့်ရှောက်ရန် အုပ်ထိန်းသူအဖြစ် သတ်မှတ်သင့်သည်။ အသက် ၁၈နှစ်အောက် နိုင်ငံခြားပတ်စပို့ရှိသူတိုင်း ထိုင်ဝမ်ရှိ အုပ်ထိန်းသူထံမှ သဘောတူညီချက်လွှာကို တင်ပြရန် မလိုအပ်ပါ။
- (7) နိုင်ငံရပ်ခြားလူငယ်အသက်မွေးဝမ်းပညာသင်တန်း အထူးတန်းခွဲများတွင် ပညာသင်ကြားနေကြသော ကျောင်းသားများအတွက် ကျောင်း နှင့် ကုမ္ပဏီသည်အဖွဲ့လိုက်တည်းခိုရန်အတွက်စီစဉ်ပေးသင့်ပြီး အခကြေးငွေများကို တစ်ခုချင်းအလိုက် သတ်မှတ်စံနှုန်းများအတိုင်း ကောက်ခံသွားမည်။
- (8) ဝင်ခွင့်မှတ်တမ်းများရှိသည့်ကျောင်းသားများသည် ကိုယ်တိုင်လွှဲပြောင်းခြင်းမပြုရ- အဆင့်မြင့်ပညာရေး ကျောင်းများ (ကောလိပ်များ)၊ လေကြောင်းတက္ကသိုလ်များ၊ ကောလိပ်များနှင့် တက္ကသိုလ်များ၊ အဆင့် မြင့်ပညာရေး၊ မဟာအလုပ်ခွင် ပရော်ဖက်ရှင်နယ်သင်တန်းများ၊ အခြားသင်တန်းများမှာ ညဘက်နှင့် ညဘက်တွင်သာ၊ ရုံးပိတ်ရက်များတွင် သင်ကြားပေးသော သင်တန်းများ။ သို့သော်၊ ၎င်းသည် ကျောင်းပညာရေးမှလွဲ၍ အခြားအကြောင်းများကြောင့် ထိုင်ဝမ်တွင် တရားဝင်နေထိုင်ခွင့်ရရှိသော နိုင်ငံရပ်ခြားတရုတ်ကျောင်းသားများနှင့် သက်ဆိုင်ခြင်းမရှိပေ။ အထက်ဖော်ပြပါ စည်းမျဉ်းစည်းကမ်း များကို

ဖောက်ဖျက်ကျူးလွန်သူများသည် ၎င်းတို့၏ ကိုယ်တိုင် လွှဲပြောင်းခြင်း သို့မဟုတ် ရာထူးတိုး
ကျောင်းသား အဆင့်အတန်းကို ရှုတ်သိမ်းမည်ဖြစ်ပြီး သက်ဆိုင်ရာ ပညာရေး လက်မှတ်များကို ထုတ်
ပေးမည်မဟုတ်ကြောင်း၊ ၎င်းတို့ကို ဘွဲ့ရပြီးနောက် တွေ့ရှိပါက ၎င်းတို့၏ ဘွဲ့လက်မှတ်များကို
ကျောင်းမှ ရှုတ်သိမ်းသင့်ကြောင်း၊ ဘွဲ့၊ လက်မှတ်များကို ပြန်လည်ရယူခြင်း သို့မဟုတ်
ပယ်ဖျက်သင့်သည်။

(9) ဘွဲ့ရရှိထားသည့်နိုင်ငံရပ်ခြားတရုတ်ကျောင်းသားများသည်ကျောင်းအတန်းကိုဆန္ဒအလျောက်စွန့်လွှဲ
တ်ကာကျောင်းမတက်ခြင်းကြောင့် နိုင်ငံရပ်ခြားတရုတ်ကျောင်းသားရာထူးမှ
ဆိုင်းငံ့ထားမည်ဖြစ်သည်။ ဤအထူးအတန်းတွင် ပညာသင်ကြားနေသော
နိုင်ငံရပ်ခြားတရုတ်ကျောင်းသားများသည် အကြောင်း
တစ်ခုခုကြောင့်ထိုင်ဝမ်တွင်ပညာဆက်လက်မသင်နိုင်ဘဲကျောင်းအတန်းကိုမိမိဆန္ဒအလျောက်
စွန့်လွှတ် ရန်အတွက်သာ လျှောက်ထားနိုင်သည်။

(10) နိုင်ငံရပ်ခြားတရုတ်ကျောင်းသားများသည် ပညာသင်ကြားနေချိန်၊ ဘွဲ့လွန်ကာလ သို့မဟုတ်
ဆန္ဒအလျောက်ကျောင်းအတန်းကိုစွန့်လွှတ်ပြီး ဗီဇာလျှောက်ထားပြီးနောက်တွင် တရားမဝင်
အလုပ်လုပ် ကိုင်ခြင်း သို့မဟုတ် စာရွက်စာတမ်းအတုပြုလုပ်ခြင်းကဲ့သို့သော ဥပဒေနှင့်
စည်းမျဉ်းများကို ချိုးဖောက် ပါက ဥပဒေအရ အရေးယူခြင်းခံရမည်။

(11) ထိုင်ဝမ်သို့လာရောက်စာရင်းသွင်းပြီးနောက်၊ အတန်းစာမေးပွဲ၊ ကျောင်းဆိုင်းငံ့ခြင်းနှင့် ကျောင်းပြောင်း
ရွှေ့ခြင်းဆိုင်ရာ စည်းမျဉ်းများကိုသက်ဆိုင်ရာစည်းမျဉ်းများနှင့်အညီကိုင်တွယ်ဆောင်ရွက်ရမည်။
ဤအ ထူးအတန်းရှိ ကျောင်းသားများသည် အထက်တန်းပထမနှစ်၏ ဒုတိယနှစ်ဝက်
(ဘာသာရပ်များအတွက် အကန့်အသတ်မရှိ) ပြောင်းရွှေ့လျှောက်ထားနိုင်သော်လည်း၊
မေဂျာအပြောင်းအရွှေ့ သို့မဟုတ် လွှဲ ပြောင်းခြင်းကို

စက်မှုလုပ်ငန်းခွင်ရှိနိုင်ငံရပ်ခြားကျောင်းသားများအတွက် အထူးအတန်း၏ အတွင်းပိုင်း အပြောင်းအရွှေ့တွင်ကန့်သတ်ထားသည်။ university ပူးပေါင်းဆောင်ရွက်မှု၊ နှင့် ပြောင်းရွှေ့ကျောင်း မှုလက်ခံသည့်နေရာအရေလွှဲပြောင်းခြင်းအတွက်အတည်ပြုထားသောနေရာအရေအတွက်သည် မူလနံပါတ်ထက်မကျော်လွန်စေဘဲ၊ သက်ဆိုင်ရာများကို "အထက်တန်းကျောင်းသားအဆင့်အတန်းစီမံ ခန့်ခွဲမှုဆောင်ရွက်မှုများ" နှင့်အညီ ကိုင်တွယ်ဆောင်ရွက်ရပါမည်။ နည်းပညာကောလိပ်များနှင့် ချိတ် ဆက်ရန် O.C.A.C မှ ရွေးချယ်ထားသော ဤအထူးအတန်းကို နည်းပညာကောလိပ်များနှင့် ကောလိပ် များမှ ကျောင်းသားများအား ဘွဲ့ရရန်အတွက် အတည်ပြုထားသော အဆင့်မြင့် အသက်မွေးဝမ်း ကျောင်းကောလိပ်များသို့ ဝင်ရောက်ရန်၊ ပညာရေးဝန်ကြီးဌာနသည် ကျောင်းတစ်ခုစီ၏ အခြားစက်မှုလက်မှုတက္ကသိုလ်များ ပူးပေါင်းဆောင်ရွက်ရေး အထူးတန်းခွဲများသို့ ပြောင်းရွှေ့နိုင် သော်လည်း အထူးတန်းခွဲစနစ်ဖြင့် ဌာနတွင်း ပြောင်းရွှေ့ရန် ကန့်သတ်ထားဆဲဖြစ်ပြီး လျှောက်လွှာ လက်ခံသည့်ကျောင်းမှ သက်ဆိုင်ရာဌာနအလိုက် အရည်အချင်းများကို ရွေးချယ်မည်ဖြစ်ကြောင်း၊ လက်တွေ့အတွေ့အကြုံနှင့် လျှောက်လွှာလက်ခံသည့်ကျောင်းမှ လက်ခံသည့်နေရာအရေအတွက်သည် မူလခွင့်ပြုထားသောခွဲတမ်းထက် မကျော်လွန်ရပါ။

(12) အထက်တန်းကျောင်းများတွင် ဆောက်လုပ်ရေး-သင်ကြားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာဥပဒေ ပုဒ်မ 22 အရ ဆောက်လုပ်ရေး-သင်ကြားရေးကျောင်းသားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများကို အကာအကွယ်ပေးရေး- "ဆောက်လုပ်ရေး-သင်ကြားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်းသည် ကျောင်းသားများအတွက် နေထိုင်စရိတ်များကို ပေးဆောင်ရမည်။ ကျောင်းသားများ၏ လေ့ကျင့်ရေး စာချုပ်နှင့်အညီ နေထိုင်စားသောက်စရိတ်သည်အသက်မွေးဝမ်းကြောင်းသင်တန်းတွင်ပါဝင်သည့် ကျောင်းသားများအတွက် ထောက်ပံ့ငွေဖြစ်သည်။ လစာ သို့မဟုတ် ဝန်ဆောင်မှုဝင်ငွေမဟုတ်သော ဝင်ငွေသည် အလုံးစုံဝင်ငွေခွန်မှ ကင်းလွတ်ခွင့်ဖြစ်သည်။"

(13) ကျောင်းနှင့်အေဂျင်စီ ပူးပေါင်းပြီး ကြော်ငြာအတုများ ပြုလုပ်ခြင်း ၊

ကျောင်းသားများအားလိမ်လည်လှဲဖြားခြင်းများကို အစီရင်ခံပြီး အတည်ပြုကြောင်းသိရှိခဲ့လျှင် လာမည့် ၃ နှစ်အတွင်း ဤကျောင်း၏ကျောင်းသားခေါ်ဆိုမှုကို ရပ်နားမည်ဖြစ်သည်။

(14) ဤအထူးအတန်းသည် ၇ နှစ်တာ ပညာသင်ယူရမည့်အတန်းဖြစ်သည်။ သို့ဖြစ်ပါ၍ ဤအတန်းကို လေ့လာရန်

ရွေးချယ်သော ကျောင်းသားများသည် အထက်တန်းအောင်မြင်လျှင် တိုက်ရိုက် တက္ကသိုလ်တက်ပိုင်ခွင့်ရှိသည်။

ထို့ကြောင့် ကျောင်းသားများသည် ဤ³⁺⁴ program မှတခြား program သို့ကူးပြောင်းလေ့လာလိုပါက တက္ကသိုလ်တိုက်ရိုက်တက်ပိုင်ခွင့်ထောက်ခံစာထုတ်ပေးမည်မဟုတ်ပါ။

8. 招生學校及科別 Admission Schools and Subjects

1	高雄市私立三信高級家事商業職業學校 Kaohsiung City San Sin High School of Commerce and Home Economics	烘焙食品科 Department of Food Bakery
		餐飲管理科 Department of Food and Beverage Management
		資料處理科 Department of Data Processing
2	臺北市私立大同高級中學 Taipei City Tatung High School	資訊科 Department of Computer Science
3	雲林縣大成高級商工職業學校 Yunlin County Da-Cheng Vocational High School	烘焙科 Department of Baking and Pastry Arts
4	高雄市私立中山高級工商職業學校 Kaohsiung City Chung Shan Industrial & Commercial School	電子科 Department of Electronic Engineering
		資訊科 Department of Computer Science
		商業經營科 Department of Business Affairs
		餐飲管理科 Department of Food and Beverage Management
5	南投縣私立五育高級中學 Nantou County Wu-Yu Senior High School	照顧服務科 Department of Caring Services
		資訊科 Department of Computer Science
6	臺南市私立六信高級中學 Tainan City Liu-Sin Senior High School	烘焙食品科 Department of Food Bakery
		資訊科 Department of Computer Science
7	桃園市私立方曙商工高級中等學校 Taoyuan City Fan Shu Vocational High School	資訊科 Department of Computer Science
8	桃園市私立世紀綠能工商高級中等學校 Taoyuan City Century Green Energy Vocational Senior High School	資訊科 Department of Computer Science
		機械科 Department of Mechanical Engineering
		流通管理科 Department of Logistics and Distribution Management
9	桃園市私立永平工商高級中等學校 Taoyuan City Private Yung Ping Technological Senior High School	餐飲管理科 Department of Food and Beverage Management
		烘焙科 Department of Baking and Pastry Arts
		資料處理科 Department of Data Processing
		資訊科 Department of Computer Science
10	新竹縣私立仰德高級中學 Hsinchu County Yeang-Der Senior High School	電子商務科 Department of Electronic Commerce
11	桃園市私立光啟高級中等學校 Taoyuan City Paul Hsu Senior High School	資訊科 Department of Computer Science

12	新竹市私立光復高級中學 Hsinchu City Kuang-Fu High School	資訊科 Department of Computer Science
13	臺南市私立育德工業家事職業學校 Tainan City Yu-De Industrial & Home Economics Vocational High School	烘焙食品科 Department of Food Bakery
14	臺南市私立亞洲高級餐旅職業學校 Tainan City Asia Senior Hospitality Vocational School	餐飲技術科 Department of Food and Beverage Skills
		電子商務科 Department of Electronic Commerce
		烘焙食品科 Department of Food Bakery
15	臺北市私立協和祐德高級中學 Taipei City Xiehe Youde High School	汽車科 Department of Automotive Engineering
16	嘉義市私立東吳高級工業家事職業學校 Chiayi City Private Dong Wu Senior Industrial Home Economics Vocational High School	資訊科 Department of Computer Science
		資料處理科 Department of Data Processing
		餐飲管理科 Department of Food and Beverage Management
		烘焙科 Department of Baking and Pastry Arts
17	新竹縣私立東泰高級中學 Hsinchu County Tongtex Secondary High School	水電技術科 Department of Electric and Water Skills
		微電腦修護科 Department of Micro-computer Maintenance
		資訊科 Department of Computer Science
		烘焙食品科 Department of Food Bakery
18	臺中市私立青年高級中學 Taichung City Youth Senior High School	商用資訊科 Department of Business Information
		烘焙食品科 Department of Food Bakery
		資訊科 Department of Computer Science
		汽車科 Department of Automotive Engineering
19	臺中市私立致用高級中學 Taichung City Chih-Yung Senior High School	烘焙食品科 Department of Food Bakery
		資訊科 Department of Computer Science
20	高雄市私立高苑高級工商職業學校 Kaohsiung City Kao-Yuan Vocational High School of Technology & Commerce	資訊科 Department of Computer Science
		汽車科 Department of Automotive Engineering
		烘焙科 Department of Baking and Pastry Arts
21	桃園市私立啟英高級中等學校 Taoyuan City Chi-Ying Senior High School	資訊科 Department of Computer Science
		時尚造型科 Department of Fashion Styling

22	新北市私立莊敬高級工業家事職業學校 New Taipei City Juang Jing Vocational High School	餐飲管理科 Department of Food and Beverage Management
		食品加工科 Department of Food Processing
		資訊科 Department of Computer Science
		資料處理科 Department of Data Processing
		農場經營科 Department of Farm Management
23	高雄市私立華德高級工業家事職業學校 Kaohsiung City Huade Vocational High School of Technology & Home Economics	資訊科 Department of Computer Science
		烘焙科 Department of Baking and Pastry Arts
24	臺北市私立開南高級中學 Taipei City Kainan High School	資訊科 Department of Computer Science
		照顧服務科 Department of Caring Services
25	臺中市私立慈明高級中學 Taichung City Tzu-Ming High School	資訊科 Department of Computer Science
		烘焙食品科 Department of Food Bakery
		餐飲管理科 Department of Food and Beverage Management
26	嘉義縣私立萬能高級工商職業學校 Chiayi County Wan-Neng Senior Industrial & Commercial Vocational School	資訊科 Department of Computer Science
		餐飲管理科 Department of Food and Beverage Management
		烘焙科 Department of Baking and Pastry Arts
27	新北市私立樹人高級家事商業職業學校 New Taipei City Shu Jen High School of Home Economics & Commerce	資訊科 Department of Computer Science
28	高雄市私立樹德高級家事商業職業學校 Kaohsiung City Shu-Te Home-Economics & Commercial High School	烘焙食品科 Department of Food Bakery
		資料處理科 Department of Data Processing
		美容科 Department of Beautification
29	臺中市私立嶺東高級中學 Taichung City Ling Tung High School	資訊科 Department of Computer Science

2024 年海外僑生申請來臺升讀高級中等學校產學攜手合作僑生專班繳交資料檢核表

(本表請置於申請表件首頁，須繳交表件請參閱簡章，依項次順序裝訂於裝訂線中)

ဤစာရွက်ကို လျှောက်လွှာ၏ မျက်နှာဖုန်းတွင်ထားပါ။ စာရွက်စာတန်းများကို ဤဇယား၏အမှတ်စဉ်အလိုက် ဤစာရွက်၏အောက်တွင်ထားပေးပါ။

申請人中文姓名：
လျှောက်ထားသူ၏တရုတ်နာမည်

※ 僑生編號：

ကျောင်းသားနံပါတ်

申請人英文姓名：

(僑生編號由僑務委員會編製，申請人勿填)

လျှောက်ထားသူ၏အင်္ဂလိပ်နာမည်

(လျှောက်ထားသူဖြည့်ရန်မလိုပါ။)

出生年月日：西元 年 月 日 性別：□男□女 國別：

မွေးနေ့： နှစ် လ ရက် လိုင်အမျိုးအစား： □ကျား □မ နိုင်ငံ：

*** 下表係供駐外機構、保薦單位檢核申請人所繳各項證件，請申請人勿填 ***

အောက်ပါဇယားကို သိမ်းနှင်တာဝန်ခံဌာနမှလျှောက်လွှာတင်သူ၏စာရွက်စာတန်းများကို စစ်ဆေးရန်ဖြစ်သည်။ လျှောက်ထားသူဖြည့်ရန်မလိုပါ။

項次 စဉ်	駐外機構、保薦單位審查意見 သိမ်းနှင်တာဝန်ခံဌာန၏အကြံပေးချက်		備註 မှတ်ချက်	
	繳交表件 ပေးပို့သောစာရွက်စာတန်း	表件繳交情形勾選欄 ပေးပို့သောစာရွက်စာတန်းအခြေအနေ မှတ်သာရန် အကွက်		
		頁次 စာမျက်နှာအမှတ်		本欄位係依據 簡章規定勾選 ဤအကွက်တွင်စဉ်းကမ်းအရမှတ်သားပါ။
一 1	申請表 (1 式 3 份，其中 1 份由保薦單位留存) လျှောက်လွှာ (1 မျိုး 3 စောင် 1 စောင်ကို တာဝန်ခံဌာန၌ထားပါ။)	第 ____ 頁 နံပါတ်	<input type="checkbox"/> 已收訖 လက်ခံရရှိ <input type="checkbox"/> 缺件 မရှိပါ	務必要求申請者確實填寫在臺監護人資料 ထိုင်ဝမ်နိုင်ငံ၏အုပ်ထိန်းသူအချက်အလက်ရေးရန် လျှောက်ထားသူအားတောင်ဆိုပါ။
二 2	志願表 ကျောင်းရွေးထားသောစာရွက်	第 ____ 頁 နံပါတ်	<input type="checkbox"/> 已收訖 <input type="checkbox"/> 無須繳交 <input type="checkbox"/> လက်ခံရရှိ <input type="checkbox"/> ပေးရန်မလိုပါ <input type="checkbox"/> 缺件 <input type="checkbox"/> မရှိပါ	
三 3	僑居地居留證件 (如僑居地身分證影本或護照影本) 或中華民國護照及僑居身分加簽之影本 နေထိုင်သည့်နိုင်ငံ၏နိုင်ငံမှတ်ပုံတင် (မှတ်ပုံတင် သို့မဟုတ် နိုင်ငံကူးလက်မှတ်) သို့မဟုတ် ထိုင်ဝမ်နိုင်ငံ၏နိုင်ငံကူးလက်မှတ်	第 ____ 頁 နံပါတ်	<input type="checkbox"/> 已收訖 <input type="checkbox"/> 符合規定 <input type="checkbox"/> လက်ခံရရှိ <input type="checkbox"/> သတ်မှတ်ချက်ညီသည် <input type="checkbox"/> 缺件 <input type="checkbox"/> 不符規定 <input type="checkbox"/> မရှိပါ <input type="checkbox"/> သတ်မှတ်ချက်နှင့်မညီပါ	證件需經海外保薦單位查證屬實。 စာရွက်စာတန်းများကို တာဝန်ခံဌာနမှ စစ်မှန်ကြောင်းစစ်ဆေးရမည်။
四 4	學歷證件：經駐外機構驗證或由保薦單位核驗之畢業證書 (本年夏季應屆畢業，尚未領得畢業證書者，可檢送本學期在學證明書)。 ပညာအရည်အချင်းစာရွက်စာတန်း - သိမ်းနှင်မှတ်ဆိပ်ထုထားသော သို့မဟုတ် တာဝန်ခံဌာနမှ စစ်ဆေးထားသောဘွဲ့လက်မှတ် (ဘွဲ့လက်မှတ် မရသေးသူများ ကျောင်းသားထောက်ခံစာ ပေးပို့နိုင်သည်)	第 ____ 頁 နံပါတ်	<input type="checkbox"/> 已收訖 <input type="checkbox"/> လက်ခံရရှိ <input type="checkbox"/> 缺件 <input type="checkbox"/> မရှိပါ	

<p>五 5</p>	<p>經駐外機構驗證或由保薦單位核驗之最近 3 學年原始成績單，並註明該校所在地及學制年限，由保薦單位簽章證明。</p> <p>သံရုံးမှ တံဆိပ်ထုထားသော သို့မဟုတ် တာဝန်ခံဌာနမှ စစ်ဆေးထားသော အနီးဆုံး 3 နှစ်တာကာလ၏ အမှတ်စာရင်း၊ ကျောင်း၏လိပ်စာနှင့် ကျောင်းစနစ်ကိုရေးပြီးတာဝန်ခံကျောင်းမှတဆိပ်ထုပေးပါ။</p>	<p>第 ____ 頁 နံပါတ်</p>	<p><input type="checkbox"/> 已收訖 <input type="checkbox"/> လက်ခံရရှိ</p> <p><input type="checkbox"/> 缺件 <input type="checkbox"/> မရှိပါ</p>	
<p>六 6</p>	<p>檢具在僑居地華校初中畢業或相當於華校初中之外文學校畢業之證書或證明，且 3 學年學業成績平均在 60 分以上。如因僑居地學制無法發給中學畢業證書，得繳交相當於我國國中 3 年級畢業（結）業程度之證明文件。</p> <p>တရုတ်ကျောင်းအလယ်တန်း သို့မဟုတ် တရုတ်ကျောင်းအလယ်တန်းနှင့် တူညီသော ကျောင်း၏ဘွဲ့လက်မှတ်သို့မဟုတ် သက်သေအထောက်အထား ။ 3 နှစ်တာ အမှတ်စာရင်း ပျမ်းမျှအမှတ် 60 အထက်၊ နေထိုင်ရာဒေသမှ အလယ်တန်းဘွဲ့လက်မှတ် မထုပ်ပေးနိုင်ပါက ထိုင်ဝမ်နိုင်ငံအလယ်တန်းနှင့်တူညီသော သက်သေအထောက်အထား ပြရမည်ဖြစ်သည်။</p>	<p>第 ____ 頁 နံပါတ်</p>	<p><input type="checkbox"/> 已收訖 <input type="checkbox"/> လက်ခံရရှိ</p> <p><input type="checkbox"/> 缺件 <input type="checkbox"/> မရှိပါ <input type="checkbox"/> 無須繳交 <input type="checkbox"/> ပေးရန်မလိုပါ</p> <p><input type="checkbox"/> 學業成績達標準 <input type="checkbox"/> ပညာအရည်အချင်းသတ်မှတ်ချက်နှင့်ညီသည်။</p> <p><input type="checkbox"/> 學業成績未達標準 <input type="checkbox"/> ပညာအရည်အချင်းသတ်မှတ်ချက်နှင့်မညီပါ။</p>	
<p>七 7</p>	<p>泰北地區另繳驗戶籍登記表正本或足資證明華裔身分之文件並附影本</p> <p>ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသ မှလျှောက်ထားသူများ အိမ်ထောင်စုမှရင်းကိုပြသစစ်ဆေးမည် သို့မဟုတ် တရုတ်နယ်ဖွားဖြစ်ကြောင်းသက်သေပြနိုင်စွမ်းစာတန်းရှိပြီး မိတ္တူပေးပို့ရမည်။</p>	<p>第 ____ 頁 နံပါတ်</p>	<p><input type="checkbox"/> 已收訖 <input type="checkbox"/> 無須繳交 <input type="checkbox"/> လက်ခံရရှိ</p> <p><input type="checkbox"/> 缺件 <input type="checkbox"/> မရှိပါ</p>	
<p>八 8</p>	<p>國家華語測驗推動工作委員會之華語文能力測驗 (TOCFL) 成績或華語文學習時數證明</p> <p>တရုတ်စာအရည်အချင်းစစ် စာမေးပွဲ (TOCFL) ၏အမှတ်စာရင်းသို့မဟုတ် တရုတ်စာသင်တန်းတက်ခဲ့သောနာရီပေါင်း သက်သေအထောက်အထား</p>	<p>第 ____ 頁 နံပါတ်</p>	<p><input type="checkbox"/> 已收訖 <input type="checkbox"/> 無須繳交 <input type="checkbox"/> လက်ခံရရှိ <input type="checkbox"/> ပေးရန်မလိုပါ</p> <p><input type="checkbox"/> 缺件 <input type="checkbox"/> မရှိပါ</p>	<p>111 學年度中文科目成績得以華測成績代替，華測成績採加權 1.25 倍計分，最高為 100 分；如係參加 2024 年 1 月份華語文能力測驗而未能及時繳交者，得於緬甸或泰北地區學科測驗當日繳交。</p> <p>2022 ပညာသင်နှစ် တရုတ်စာအမှတ်စရင်းကို တရုတ်စာအရည်အချင်းစစ် စာမေးပွဲအမှတ်စာရင်းဖြင့် အစားထိုးနိုင်သည်။ တရုတ်စာအရည်အချင်းစစ် စာမေးပွဲအမှတ်စာရင်းအား 1.25 ဆနှင့်မြှောက်ပြီး အမှတ်ပြည့်မှာ 100 ဖြစ်သည်။</p> <p>အကယ်၍သင်သည် 2024 ခုနှစ် 1 လပိုင်းတွင် တရုတ်စာအရည်အချင်းစစ် စာမေးပွဲ ဖြေဆို၍ အမှတ်စာရင်းမပေးနိုင်ပါက မြန်မာနိုင်ငံ သို့မဟုတ် ယိုးဒယားနိုင်ငံ၏ စာမေးပွဲဖြေရက်တွင်ပေးပါ။</p>
<p>九 9</p>	<p>切結書</p> <p>ဂတိပြုစာ</p>	<p>第 ____ 頁 နံပါတ်</p>	<p><input type="checkbox"/> 已收訖 <input type="checkbox"/> 無須繳交 <input type="checkbox"/> လက်ခံရရှိ</p> <p><input type="checkbox"/> 缺件</p>	

□ မရှိပါ

申請人檢附資料均已查證屬實並依序編列頁碼；共計_____頁

保薦單位簽章欄
တာဝန်ခံဌာန၏လက်မှတ်နှင့်
တံဆိပ်

駐外機構簽章欄
သံရုံးတံဆိပ်

2024 年海外僑生申請來臺升讀高級中等學校產學攜手合作僑生專班申請表

※僑生編號：

ကျောင်းသားနံပါတ်

(僑生編號由僑務委員會編製，申請人勿填)

(လျှောက်ထားသူဖြည့်ရန်မလိုပါ။)

申請人資料 လျှောက်ထားသူ၏အချက်အလက်	姓名 မည်	(中) တရုတ် (英, 請填大寫) အင်္ဂလိပ်		年齡 အ သ က်	性別 လိင်	出生 မြေ	西元____年____月____日 ခရစ် နှစ် လ ရက်နေ့	自行貼妥二吋 正面半身照片 ၂လက်မ ခါတ်ပုံကပ်ပါ
	國籍 နိုင်ငံ သား	中華民國 ထိုင်ဝမ်	身分證字號： မှတ်ပုံတင်နံပါတ် 護照號碼： PASSPORT နံပါတ် 居留證號碼： နေထိုင်ခွင့်နံပါတ်	於西元年由經 _____ 到達現居留地。 နေထိုင်ရာဒေသသို့ရောက်ရှိသော အကြောင်းအရင်း		出生地 မြေ မြေ		
		僑居地 နေထိုင်သည် နေရာ	國別： နိုင်ငံ 身分證字號： မှတ်ပုံတင်နံပါတ် 護照號碼： PASSPORT နံပါတ်					
	通訊地址 နေရပ်လိပ် စာ							
E-mail				聯絡電話 (括弧內請填國碼、區域碼) ဆက်သွယ်ရန်ဖုန်း 0		手機：() 市話：(-)		
家長資料	姓名 နာမည်	父/母 မိ/ဘ	(中) တရုတ် (英) အင်္ဂလိပ်	出生 日期 မွေး နေ့	父/母 မိ/ဘ	西元年月日 ခုနှစ် လ ရက် (存/歿) (ရှိ/သေဆုံး)	父或母是否為華裔 (請勾選) သို့မဟုတ်အဖသည်တရုတ်နွယ် စွားဖြစ်သည်(အမှတ်ခြစ်ပါ)	
		父/母 မိ/ဘ	(中) တရုတ် (英) အင်္ဂလိပ်		父/母 မိ/ဘ	西元年月日 ခုနှစ် လ ရက် (存/歿) (ရှိ/သေဆုံး)		
在臺監護人 ထိုင်ဝမ်နိုင်ငံအတွက်	姓名 နာမည်	與本人 關係 အမျိုး တောဆ	電話/手機 ဖုန်းနံပါတ်		服務 機關 အလို ပံ့အ	名稱 နာမည်		

		ပ်ပုံ			ကိုဇ်	
	地址 လိပ်စာ				電話 ဖုန်း	
學歷 ၁။ ဝင်ရောက် ၂။ ဝင်ရောက် ၃။ ဝင်ရောက်	校名 နာမည်	小學	中學			
		မူလတန်း	အလယ်တန်း			
	入學 ကျောင်းဝင် ချိန်	西元____年__月__日 ခုနှစ် လ ရက်	西元____年__月__日 ခုနှစ် လ ရက်		西元____年__月__日 ခုနှစ် လ ရက်	
	畢業 ဘွဲ့ရချိန်	西元____年__月__日 ခုနှစ် လ ရက်	西元____年__月__日 ခုနှစ် လ ရက်		西元____年__月__日 ခုနှစ် လ ရက်	
檢附證件 ထွဲပို့သောစာရွက်စာတမ်း	一、居留證明件。二、畢業證書件。三、最近三個學年成績單件。 1. င်ရာဒေသ၏မှတ်ပုံတင် 2. ဘွဲ့လက်မှတ် 3. နှစ်အတွင်းအမှတ်စာရင်း					
協助推薦來臺就學之僑華 校/教學組織 ထိုင်ဝမ်သို့ကျောင်းလာတတ်ရ န်မိတ်ဆက်ပေးသောကျောင်း /အဖွဲ့အစည်း	<input type="checkbox"/> 由 _____ (僑華校/教學組織名稱) 協助推薦來臺就學 <input type="checkbox"/> _____ (မိတ်ဆက်ပေးသောကျောင်း/အဖွဲ့အစည်း) မှ မိတ်ဆက်သည်။ <input type="checkbox"/> 無 <input type="checkbox"/> မရှိပါ။					
注意 事項 ၁။	1. 本表請書寫清楚，各欄位無則免填。 2. 經詳閱 113 學年度海外僑生申請來臺升讀高級中等學校 建教僑生專班招生簡章各項規定均願意遵守，就讀期間 若發生重大緊急醫療事件，家長同意授權學校處理。 3. 凡報名本項招生者，即表示同意將個人資料提供予受委 託報名單位、僑務委員會及分發學校。 1. ဤဇယားအားမှန်ကန်စွာဖြည့်ပါ။ မရှိလျှင်မဖြည့်ပါနှင့်။	申請人 簽章 လျှောက် လက်မှတ်	西元 年 月 日 ခုနှစ် လ ရက်	家長 簽章 မိဘလက်မှတ်	父親： ၁။ 母親： ၂။ 西元 年 月 日 ခုနှစ် လ ရက်	
保薦單位簽章欄 တာဝန်ခံဌာန၏လက်မှတ်နှင့် တံဆိပ်			駐外機構簽章欄 သံရုံးတံဆိပ်			

註：未滿 18 歲持外國護照者，由僑務委員會同意依分發結果列冊，函送外交部領事事務局列管，免附「在臺監護人同意書」。

2024 年海外僑生申請來臺升讀高級中等學校產學攜手合作僑生專班申請表

志願序一請依志願序填列（請以阿拉伯數字 1、2、3.....68 填滿，以免影響就學權益）

မိမိတို့ရည်မှန်းချက်အစဉ်လိုက်ဖြည့်ပါ။ ပညာသင်ခွင့်မလစ်ဟင်းရန် 1、2、3မှ68ထိအပြည့်ဖြည့်ပါ။

招生科別 Admission Subjects	學校名稱 School Name	志願序 Preference
資訊科 Department of Computer Science	臺北市私立大同高級中學 Taipei City Tatung High School	
	高雄市私立中山高級工商職業學校 Kaohsiung City Chung Shan Industrial & Commercial School	
	臺南市私立六信高級中學 Tainan City Liu-Sin Senior High School	
	桃園市私立方曙商工高級中等學校 Taoyuan City Fan Shu Vocational High School	
	桃園市私立世紀綠能工商高級中等學校 Taoyuan City Century Green Energy Vocational Senior High School	
	桃園市私立永平工商高級中等學校 Taoyuan City Private Yung Ping Technological Senior High School	
	桃園市私立光啟高級中等學校 Taoyuan City Paul Hsu Senior High School	
	新竹市私立光復高級中學 Hsinchu City Kuang-Fu High School	
	嘉義市私立東吳高級工業家事職業學校 Chiayi City Private Dong Wu Senior Industrial Home Economics Vocational High School	
	新竹縣私立東泰高級中學 Hsinchu County Tongtex Secondary High School	
	臺中市私立青年高級中學 Taichung City Youth Senior High School	
	臺中市私立致用高級中學 Taichung City Chih-Yung Senior High School	
	高雄市私立高苑高級工業商業職業學校 Kaohsiung City Kao-Yuan Vocational High School of Technology & Commerce	
	桃園市私立啟英高級中等學校 Taoyuan City Chi-Ying Senior High School	
	新北市私立莊敬高級工業家事職業學校 New Taipei City Juang Jing Vocational High School	
	高雄市私立華德高級工業家事職業學校 Kaohsiung City Huade Vocational High School of Technology & Home Economics	
	臺北市私立開南高級中學 Taipei City Kainan High School	
	臺中市私立慈明高級中學 Taichung City Tzu-Ming High School	
	嘉義縣私立萬能高級工商職業學校 Chiayi County Wan-Neng Senior Industrial & Commercial Vocational School	
	新北市私立樹人高級家事商業職業學校 New Taipei City Shu Jen High School of Home Economics & Commerce	
	臺中市私立嶺東高級中學 Taichung City Ling Tung High School	

電子科 Department of Electronic Engineering	高雄市私立中山高級工商職業學校 Kaohsiung City Chung Shan Industrial & Commercial School	
機械科 Department of Mechanical Engineering	桃園市私立世紀綠能工商高級中等學校 Taoyuan City Century Green Energy Vocational Senior High School	
汽車科 Department of Automotive Engineering	臺北市私立協和祐德高級中學 Taipei City Xiehe Youde High School	
	臺中市私立青年高級中學 Taichung City Youth Senior High School	
	高雄市私立高苑高級工業商業職業學校 Kaohsiung City Kao-Yuan Vocational High School of Technology & Commerce	
微電腦修護科 Department of Micro-computer Maintenance	新竹縣私立東泰高級中學 Hsinchu County Tongtex Secondary High School	
水電技術科 Department of Electric and Water Skills	新竹縣私立東泰高級中學 Hsinchu County Tongtex Secondary High School	
照顧服務科 Department of Caring Services	南投縣私立五育高級中學 Nantou County Wu-Yu Senior High School	
	臺北市私立開南高級中學 Taipei City Kainan High School	
資料處理科 Department of Data Processing	高雄市私立三信高級家事商業職業學校 Kaohsiung City San Sin High School of Commerce and Home Economics	
	桃園市私立永平工商高級中等學校 Taoyuan City Private Yung Ping Technological Senior High School	
	嘉義市私立東吳高級工業家事職業學校 Chiayi City Private Dong Wu Senior Industrial Home Economics Vocational High School	
	新北市私立莊敬高級工業家事職業學校 New Taipei City Juang Jing Vocational High School	
商業經營科 Department of Business Affairs	高雄市私立中山高級工商職業學校 Kaohsiung City Chung Shan Industrial & Commercial School	
	桃園市私立世紀綠能工商高級中等學校 Taoyuan City Century Green Energy Vocational Senior High School	
電子商務科 Department of Electronic Commerce	新竹縣私立仰德高級中學 Hsinchu County Yeang-Der Senior High School	
	臺南市私立亞洲高級餐旅職業學校 Tainan City Asia Senior Hospitality Vocational School	
商用資訊科 Department of Business Information	臺中市私立青年高級中學 Taichung City Youth Senior High School	

烘焙食品科 Department of Food Bakery	高雄市私立三信高級家事商業職業學校 Kaohsiung City San Sin High School of Commerce and Home Economics	
	高雄市私立中山高級工商職業學校 Kaohsiung City Chung Shan Industrial & Commercial School	
	臺南市私立六信高級中學 Tainan City Liu-Sin Senior High School	
	臺南市私立育德工業家事職業學校 Tainan City Yu-De Industrial & Home Economics Vocational High School	
	臺南市私立亞洲高級餐旅職業學校 Tainan City Asia Senior Hospitality Vocational School	
	新竹縣私立東泰高級中學 Hsinchu County Tongtex Secondary High School	
	臺中市私立青年高級中學 Taichung City Youth Senior High School	
	臺中市私立致用高級中學 Taichung City Chih-Yung Senior High School	
	臺中市私立慈明高級中學 Taichung City Tzu-Ming High School	
	高雄市私立樹德高級家事商業職業學校 Kaohsiung City Shu-Te Home-Economics & Commercial High School	
烘焙科 Department of Baking and Pastry Arts	雲林縣私立大成高級商工職業學校 Yunlin County Da-Cheng Vocational High School	
	桃園市私立永平工商高級中等學校 Taoyuan City Private Yung Ping Technological Senior High School	
	嘉義市私立東吳高級工業家事職業學校 Chiayi City Private Dong Wu Senior Industrial Home Economics Vocational High School	
	高雄市私立高苑高級工業商業職業學校 Kaohsiung City Kao-Yuan Vocational High School of Technology & Commerce	
	高雄市私立華德高級工業家事職業學校 Kaohsiung City Huade Vocational High School of Technology & Home Economics	
	嘉義縣私立萬能高級工商職業學校 Chiayi County Wan-Neng Senior Industrial & Commercial Vocational School	
食品加工科 Department of Food Processing	新北市私立莊敬高級工業家事職業學校 New Taipei City Juang Jing Vocational High School	
農場經營科 Department of Farm Management	新北市私立莊敬高級工業家事職業學校 New Taipei City Juang Jing Vocational High School	
時尚造型科 Department of Fashion Styling	桃園市私立啟英高級中等學校 Taoyuan City Chi-Ying Senior High School	
美容科 Department of Beautification	高雄市私立樹德高級家事商業職業學校 Kaohsiung City Shu-Te Home-Economics & Commercial High School	

餐飲管理科 Department of Food and Beverage Man- agement	高雄市私立三信高級家事商業職業學校 Kaohsiung City San Sin High School of Commerce and Home Economics	
	高雄市私立中山高級工商職業學校 Kaohsiung City Chung Shan Industrial & Commercial School	
	桃園市私立永平工商高級中等學校 Taoyuan City Private Yung Ping Technological Senior High School	
	嘉義市私立東吳高級工業家事職業學校 Chiayi City Private Dong Wu Senior Industrial Home Econom- ics Vocational High School	
	新北市私立莊敬高級工業家事職業學校 New Taipei City Juang Jing Vocational High School	
	臺中市私立慈明高級中學 Taichung City Tzu-Ming High School	
	嘉義縣私立萬能高級工商職業學校 Chiayi County Wan-Neng Senior Industrial & Commercial Vo- cational School	
餐飲技術科 Department of Food and Beverage Skills	臺南市私立亞洲高級餐旅職業學校 Tainan City Asia Senior Hospitality Vocational School	

- 請再次檢視所填志願，一經報名完成即無法變更。

請簽中文姓名：_____

切 結 書

附件三

申請人_____ (姓名) 為_____ (國名)
之僑生申請 2024 年海外僑生申請來臺升讀高級中等學校產
學攜手合作僑生專班，因申請時尚未符合「僑生回國就學
及輔導辦法」第二條有關「最近連續居留海外六年以上」
之規定，本人同意至西元 2024 年 8 月 31 日止應符合「僑
生回國就學及輔導辦法」第二條及第三條所定連續居留海
外期間之僑生資格規定，否則應由貴會撤銷原錄取分發資
格。

此致

僑務委員會

立切結書人：

護照字號：

住址：

電話：

西元 _____ 年 _____ 月 _____ 日

ဂတိပြုလွှာ

လျှောက်ထားသူ (အမည်) သည် နိုင်ငံမှဖြစ်ပြီး 2024 နိုင်ငံခြားတရုတ်နွယ်ဖွား

ကျောင်းသားများအတွက် ထိုင်ဝမ်နိုင်ငံမှ စက်မှု-တက္ကသိုလ်နှင့် ပူးပေါင်းဆောင်ရွက်သော

အထူးသင်တန်းအတွက် လျှောက်ထားပါသည်။ ကျွန်ုပ်သည် "နိုင်ငံရပ်ခြားမှ တရုတ်နွယ်ဖွား ကျောင်းသားများ

ပညာသင်ကြားရန် ပြန်လာခြင်းဆိုင်ရာ စည်းမျဉ်းများအရ " နိုင်ငံရပ်ခြား၌ ခြောက်နှစ်ကျော်

အဆက်မပြတ်နေထိုင်ခြင်း" ဆိုသည့် ပြဋ္ဌာန်းချက်များနှင့်သင့်လျော်ပါသည်။

စည်းမျဉ်းပုဒ်မ ၂ နှင့် ၃ တွင်ဖော်ပြထားသည့် အတိုင်း ပြည်ပတွင် စဉ်ဆက်မပြတ်နေထိုင်သည့်ကာလသည် 2024

ခုနှစ် ဩဂုတ်လ 31 ရက်နေ့အထိသင့်လျော်ပါသည် ဟုအာမခံပါသည်။ သို့မဟုတ်ပါက အဖွဲ့

၏စည်းကမ်းများအတိုင်း ကျောင်းဝင်ခွင့်ကို ရုပ်သိမ်းမည်ဖြစ်ပါသည်။

လေးစားစွာဖြင့်

OCAC

ဂတိပြုသူ:

နိုင်ငံကူးလက်မှတ်နံပါတ်:

လိပ်စာ-

တယ်လီဖုန်း-

နှစ် လ ရက်နေ့